

အဝိဂ္ဂေါဝိဂ္ဂါ
AWIG-AWIG
နယ်လုပ်ငန်းစဉ်စာစဉ်
DESA PAKRAMAN AMBENGAN



နယ်လုပ်ငန်းစဉ်စာစဉ်
DESA AMBENGAN
နယ်လုပ်ငန်းစဉ်စာစဉ်
KECAMATAN SUKASADA
နယ်လုပ်ငန်းစဉ်စာစဉ်
KABUPATEN BULELENG



ខ្លឹមសារសិក្សា ៖

Artos Nissa

៧. ឆ័ត្រសិល្បៈ លិង្គបដិមា ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ

1. Segilima, lambang pakuluh dasar agama Hindune sane talima, sinanggeh
បញ្ញាសិល្បៈ ។

Pancu Sradha

៨. បដិមាបដិមា លិង្គបដិមា ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ

2. Padi – kapas, lambang gemah – ripah, kertha rahurja

៩. ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ ឆ័ត្រសិល្បៈ

3. Rantai (pante), lambang paiketani sane kukuh, paras-paros sarpanaya

၆. ခန္ဓိဇာန္တိ. လပွဲ ဟူ၍ ပြမသ, အသဏ္ဍိတိ ဟူ၍ ခဏ်

4. Candi bentar, lambang purusa-pradana, akasa-pertiwi sane ngawinang
ရတနိ နှစ်စုံတစ်ဆူရသ.

wanten sarwa wastune

၇. ရဟန္တာဗဟိရဟန္တာဗဟိ. လပွဲ ခုနစ်ရာဟူ၍ ခဏ် ဟူ၍ ခဏ်

5. Mera lumpang solas, lambang usaha ngulati tatujon uripe sane pinih
ခဏ်တစ်ဆူ, မိန့်တစ်ဆူ ရဟန္တာဗဟိ ခဏ်တစ်ဆူ ဟူ၍ ခဏ်

utama, sinanggeli, moksartham jagadhita ya ca iti dharmah.

၈. ပဉ္စမာဏ္ဍိယံ လဟူ၍ ခဏ် ပဉ္စမာဏ္ဍိယံ. လဟူ၍ ခဏ်

6. Padma anglayang lan om kara pranawa, lambang Brahman utawi Hyang
တိမိ ဟူ၍ ခဏ် ဟူ၍ ခဏ် ဟူ၍ ခဏ်

Widhi sune maha suci lan paripurna.

၉. မဇ္ဈိမံ. ဟူ၍ ခဏ် ဟူ၍ ခဏ်. ဟူ၍ ခဏ်

7. Sasanti "Buddhir Jnanena Suddhyanti artos nyane ngulati kaweruhan
ဟူ၍ ခဏ် ဟူ၍ ခဏ် ဟူ၍ ခဏ်

anggen sarana nyuciang budi lan manah

..លី.

1

បិណ្ឌ

PIDAGIN

បាតបង្គំ អភិធម្មត្ថបទប្បបទ

MAKA BANTANG AWIG-AWIG DESA PAKRAMAN

ឧបត្ថម្ភ

AMBENGAN

មុនមុន

MURDHA-CITTA

ប្រាមស្រីសុខ

PRATAMAS SARGAH

ឡើយសុខសុខ

DWITYAS SARGAH

ឡើយសុខសុខ

TRITYAS SARGAH

សាសនាស្រីសុខ

ARAN LAN WEWIDANGAN DESA

បាតបង្គំស្រីសុខសុខ

PATITIS LAN PAMIKUKUH

សុខសុខសុខសុខ

SUKERTA TATA PAKRAMAN

បាតបង្គំ. លី. អំណាច

Palet 1 Indik Krama.....

បាតបង្គំ. ឡ. អំណាចស្រីសុខសុខ

Palet 2 Indik Prajura/Ulu Desa

បាតបង្គំ. ឡ. អំណាចសុខសុខ

Palet 3 Indik Kulkul.....

ပဉ္စမိ. ၆. ဟိန္ဒိဏာဂရမာနိ

Palet 4 Indik Paruman

ပဉ္စမိ. ၇. ဟိန္ဒိမိတြာဂရမာနိ

Palet 5 Indik Druwen Desa

ပဉ္စမိ. ၈. ပဏဉ္စရမာနိ

Palet 6 Panyanggran Banjar

ပဉ္စမိ. ၉. ဟိန္ဒိဏာဂရမာနိ

SUKERTA TATA AGAMA

ပဉ္စမိ. ၁. ဟိန္ဒိဏာဂရမာနိ

Palet 1 Indik Dewa Yadnya

ပဉ္စမိ. ၂. ဟိန္ဒိဏာဂရမာနိ

Palet 2 Indik Rsi Yadnya

ပဉ္စမိ. ၃. ဟိန္ဒိဏာဂရမာနိ

Palet 3 Indik Pitra Yadnya

ပဉ္စမိ. ၄. ဟိန္ဒိဏာဂရမာနိ

Palet 4 Indik Munusa Yadnya

ပဉ္စမိ. ၅. ဟိန္ဒိဏာဂရမာနိ

Palet 5 Indik Bhuta Yadnya

ပဉ္စမိ. ၆. ဟိန္ဒိဏာဂရမာနိ

SUKERTA TATA PAWONGAN

ပဉ္စမိ. ၁. ဟိန္ဒိဏာဂရမာနိ

Palet 1 Indik Puwihahan

စတုရ်မာရ်ဇာနိ.

CATURTHAS SARGAH

ပဏဉ္စရမာနိ.

PANCAMAS SARGAH

មហាស៊ីវត្ថុ
 SASTHAS SARGAH

សត្វមហាស៊ីវត្ថុ
 SAPTAMAS SARGAH

៣
 បន្ទាត់ ៨ បិណ្ឌបិណ្ឌ
 Palet 2 Indik Nyapian
 បន្ទាត់ ៩ បិណ្ឌបិណ្ឌ
 Palet 3 Indik Sentana
 បន្ទាត់ ៤ បិណ្ឌបិណ្ឌ
 Palet 4 Indik Warisan
 ស្រីវត្ថុ មហាស៊ីវត្ថុ
 SUKERTA TATA PALEMAHAN
 បន្ទាត់ ៥ ឈរ
 Palet 1 Bhaya
 បន្ទាត់ ៦ ឈរ ឈរ ឈរ
 Palet 2 Karung lan Tegal/Carik
 បន្ទាត់ ៧ ឈរ ឈរ
 Palet 3 Papayonan
 បន្ទាត់ ៨ ឈរ ឈរ
 Palet 4 Wewalungan
 បន្ទាត់ ៩ ឈរ ឈរ
 Palet 5 Wewangunan
 ឈរ ឈរ ឈរ
 WICARA LAN PAMIDANDA
 បន្ទាត់ ៦ បិណ្ឌបិណ្ឌ
 Palet 1 Indik Wicara

၁၈- ပရဘာတနိ၊ နှပမဟာဓိကရုဏကံပသမဗိဗသပတနန္တိဗယ

ca. Pawonggan, krama saha warga desa maka sami maka pawakan Tri Kaya.

ပဝိန္ဒရုက္ခကရုဏမိတ္တရုပာဏရုပပ္ပတိဓိ။

mawinan desane sida molah maprawerti.

ဟေ့ပဝိန္ဒရုပာဏိသုတသနဓိရု၊ ပဏာပညာန္တာကမ္ဘိဏ၊

Adung palemoning Bhuwana kulih, malarapan Canta Jagathita.

မိဂဏ္ဌရုမဲ့မာဓိပ္ပရယာဏကပဗ္ဗိဗ္ဗဓိဒေဝိဗ္ဗဓိရုက္ခကပဗ္ဗပနိ

sinanggah murdhaning prayojana pangriptaning Awig-awig Desa Pakraman

ဒေဝိဗ္ဗဓိကနိ။

Ambengan.

ပိဏဏပုဏ္ဏမိပရမာဏဗျဗ္ဗပဗ္ဗမိတ္တပ္ပရယာဏကဗ္ဗဓိဓရုဏရုပ္ပမပ

Pinaka putusing paseban wastu prasida prayojanan mami-kabeh prasana

ဟေဓိဓိပ္ပဓရုဟေဓိဓိဓာဏ်သုဓိဓိဓိဒေဝိဗ္ဗဓိဓိဓိ။ ဝ။

angidep muwah amagehaken kadi linging awig-awig iki.

.၈.

7

ဗြဟ္မစာသတ်

PRATAMAS SARGAH

ဟောသည့်ဂီတရာဇာ

ARAN LAN WEWIDANGAN DESA

ပရဏာဓိ.ဇီ,

Pawos i

ဇီ. ရဟဇာပဗ္ဗပသဒ္ဓိသိမိဟောသည့်ရဟဇာပဗ္ဗပသဒ္ဓိဇီ.

(1) Desa Pakraman puniki mawasta Desa Pakraman Ambengan;

ဇီ. ဇီလံသည့်ဂီတရာဇာပရဏာဓိဇီ :

(2) Jebar kakuwuh wawidanganma mawates nyatur;

ဟ. မိမိရဟဇာဇီ. သတိဦးဗျာဓိရဟဇာ.

ha. Sisih wetan / kangin ring Tukad Buleleng

သ. မိမိရဟဇာဇီ. သတိဦးဗျာဓိ. သတိဦးဗျာဓိ.

na. Sisih kulon / kauh ring Tukad Api / Banyumala

ဆ. မိမိရဟဇာ. မိမိရဟဇာဦးရဟဇာပဗ္ဗပသဒ္ဓိဇီ.

ca. Sisih lor / kelod ring Desa Pakraman Lumbanan

က. မိမိရဟဇာဇီ. သတိဦးဗျာဓိ.

ra. Sisih kidul / kaja Munduk Danu

ខ្លួន រុករានប្រតិបត្តិការក្នុងតំបន់រុករានក្រៅតំបន់កំណត់។

(3) Desa paniki kawangun untuk karang desa utawi gebogan krama.

តំបន់កំណត់រុករាន, ៤. បំពង់កំណត់ប្រតិបត្តិការ, ៥. គ្រឿង

turmaning kepala dados 4 (petang) Banjar Pakraman lan 8 (kutus)

រុករានកំណត់។

tempelan

៤. បំពង់កំណត់ប្រតិបត្តិការ :

4 (petang) banjar pakraman panika luire :

ក. កំណត់ប្រតិបត្តិការ។

ku. Banjar Pakraman Ambengan

គ. កំណត់ប្រតិបត្តិការ។

ku. Banjar Pakraman Bukit Batu

ង. កំណត់ប្រតិបត្តិការ។

cu. Banjar Pakraman Pebantenan

ច. កំណត់ប្រតិបត្តិការ។

ra Banjar Pakraman Jembong

៥. រុករានប្រតិបត្តិការក្នុងតំបន់កំណត់។

(4) Desa Pakraman Ambengan wantuh kuuban

ឃី,

១

ឆ្លើយស្ទីកា

DWITYAS SARGAH

បតិបិដ្ឋានបិដ្ឋក

PATTIS LAN PAMIKUKUH

បទពាង្សៈ

Pawo: 2

ឆី. ឆ្លើយបតិបិដ្ឋានបិដ្ឋក :

(1) Luir patitis Pakraman Ambengan

ហ. បិដ្ឋានបិដ្ឋកបិដ្ឋកបិដ្ឋកបិដ្ឋក.

ha. Mikukuhang miwah ngrajegang Sang Hyang Agama.

ន. បិដ្ឋានបិដ្ឋកបិដ្ឋកបិដ្ឋកបិដ្ឋក.

na. Nginggilang tuta prawertine magama

ន. បិដ្ឋានបិដ្ឋកបិដ្ឋកបិដ្ឋកបិដ្ឋកបិដ្ឋក.

ca. Ngrajegang kusukutan desa saha pawonganna sakala lan iriskula.

បទពាង្សៈ

Pawo: 3

ឆី. បទពាង្សៈបិដ្ឋកបិដ្ឋកបិដ្ឋកបិដ្ឋក :

(1) Desa Pakraman Ambengan ngamanggahang pamikukuh minakadi :

ហ. បទពាង្សៈ.

ha. Pancasila

ន. បទពាង្សៈបិដ្ឋកបិដ្ឋកបិដ្ឋក.

na. Undang-Undang Dasar 1945.

၁၀.

၂၀

စ. ပရမာရုံပတ်ကရုံသိသိဝိသိရုံကပညာပရိ.

ca. Paswaran Sang Mawang Rat ngeninin indik Desa Pakraman

က. ဟိမိတကရုံမာရုံကရုံသိသိဝိသိရုံကပညာပရိ.

ra. Tri Hita Karana manut sada cara Agama Hindu.

ဟိမိတကရုံမာရုံကရုံသိသိဝိသိရုံကပညာပရိ.

TRITIYAS SARGAH

ဟိမိတကရုံမာရုံကရုံသိသိဝိသိရုံကပညာပရိ.

SUKERTA TATA PAKRAMAN

ပရမာရုံပတ်ကရုံသိသိဝိသိရုံကပညာပရိ.

Palet 1

ဟိမိတကရုံမာရုံကရုံသိသိဝိသိရုံကပညာပရိ.

Indik Krama

ပရမာရုံပတ်ကရုံသိသိဝိသိရုံကပညာပရိ.

Paras 4

၁၀. ပရမာရုံပတ်ကရုံသိသိဝိသိရုံကပညာပရိ.

(1) Sane kabuos krama desa inggih punika kulawarga sane magama Hindu

ပရမာရုံပတ်ကရုံသိသိဝိသိရုံကပညာပရိ.

sane sampun marahin, ngelinggihang karang desa inggihan nenten, saha

ကရုံသိသိဝိသိရုံကပညာပရိ.

nyungsung kahyangan desa

၁၆၆

၂

၈- မဂဏပုဂ္ဂိုလ်မိစ္ဆိန္ဒရဗျူ၊ မဂဏဏဏိသမိစ္ဆိန္ဒရဗျူ၊ မိစ္ဆိန္ဒရဗျူ

(2) Sajaba punika sinanggeli tamu, sane kabrayang dados kalih, inggih
ပုဂ္ဂိုလ်မဂဏဏဏိသမိစ္ဆိန္ဒရဗျူ၊ မိစ္ဆိန္ဒရဗျူ၊ မိစ္ဆိန္ဒရဗျူ။

punika sane inagama Hindu, miwah sisan Hindu.

ပရမာဏ်.၇.

Pawos 5

ဥပရမာဏပရမာဏဗျူ.၈. မိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ :

Krama Desa Pakraman wantah 6 (nem) pawos inggih punika :

၉- ဥပရမာဏဗျူ : ဥပရမာဏဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ

(1) Krama Desa Ngarep : krama sane munggah ring pipil cucukan desa untuk
ရကန္တဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ။

rontal saha saturunana

X (Perlu pengakuan)

၁၀- ဥပရမာဏဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ

(2) Krama Desa Sampungan : krama desa sane muwili saking krama tamu,

မဟာဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ

saha sampun milegepin uger-uger sane kupastikayang olih parurem krama
ရကန္တဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ။

desa ngarep.

၁၁- ဥပရမာဏဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ

(3) Krama bahu, kulawarga ngarep silih sinanggali rabi utawi istrine lina,

ဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူမိစ္ဆိန္ဒရဗျူ။

wiyadin nyaglan.

ဟ။ ကလျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

ha Balu ngakramahikan, inggih punika krama desa sane nyapiun utawi

ကလျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

katinggalin lina antuk rabin ipun kantun madue sentana,

သ။ ကလျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

na Balu ngelisting, inggih punika krama desa sane nyapiun utawi

ကလျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

katinggalin lina antuk rabin ipun tan madue sentana.

၆။ ကလျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

(4) Krama Tungkul inggih punika krama desa sane megat ayahan

မကွက် :

sungkuning

ဟ။ နေဝေယျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

ha Ceda Angga utawi sungkan lan keni tumbunan

သ။ နေဝေယျာဏ်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

na Yusun ipun sampun lingsir (60) nem dasa warsa.

၇။ ကလျာဏ်ဗျူဟာ :

(3) Krama pemirak

ဟ။ ပမိရာဇာဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

ha Pemirak ayahan inggih punika krama desa ngarep lan sampungan

မကွက်ဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

sane nebas utawi nuka ayah-ayahania antuk jinah, agung alit marut

ပမိရာဇာဗျူဟာ၊ ဟိန္ဒူပုဂ္ဂိုလ်ကလျာဏ်ဗျူဟာ၊

patutem, sajawaning ngayuh / makarya ring setra, wenten

តតព្វគុណ្ឌ - ពុទ្ធីន្តិសុខសិក្សាព្វគុណ្ឌ

wewangunan desa, wenten titah saking guru wisesa manut
សិក្សាគុណ្ឌ.

kawigunan

គ. បរិក្ខេបនាំសិក្សាប្រជុំគ្នាគុណ្ឌសុខសិក្សាគុណ្ឌ

na. Penjuru karang inggih punika kulawarga dura desa sane madue
គង់តិចតិចគុណ្ឌប្រជុំគ្នាគុណ្ឌសិក្សាគុណ្ឌ

karang ring wewidangan Desa Pakraman Arthenggan nangging nenten
សិក្សាគុណ្ឌ. ប្រជុំគ្នាគុណ្ឌបរិក្ខេបនាំសិក្សាគុណ្ឌសុខសិក្សាគុណ្ឌ.

kagenahan, punika keni pamirak karang agung alit manut pararem

ឆ. គ្រូបបតាយុសិក្សាប្រជុំគ្នាគុណ្ឌសុខសិក្សាគុណ្ឌ

(6) Krama pengayah inggih punika krama desa ngarep lan sampangan sane
តប្រជុំគ្នាគុណ្ឌសុខសិក្សាគុណ្ឌសុខសិក្សាគុណ្ឌ.

ngamargiang uyah-ayahania antuk lampah (karma yadnya)

បុគ្គលិក.

Pawiyat

ជ. ព្រឹត្តិបត្របុគ្គលិក :

(1) Ngawit dados krama desa:

ហ. សង្កាត់សុខសិក្សាគុណ្ឌសុខសិក្សាគុណ្ឌ.

ha. Sangkaning ngamong karang lan siosan paraka.

គ. បរិក្ខេបនាំសិក្សាប្រជុំគ្នាគុណ្ឌសុខសិក្សាគុណ្ឌ.

na. Mawit pawiwahan utawi matemur alaki rabi.

ឆ. បរិក្ខេបនាំសិក្សាប្រជុំគ្នាគុណ្ឌសុខសិក្សាគុណ្ឌ :

ហ. ឯកត្តិក្ខត្តិក្ខត្តិក្ខត្តិ. ពិញ្ញត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

ha. Sanangkén tumpék kuningan. inggih punika rikala piodalan ring
 ព្រាងច្បាប់. ឯកត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ
 pura dalem, macehinna untuk kejutan pura karwas saha kelantaran
 ឯកត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ
 untuk mapuning ring kahyangsan tiga mawah naur linggih agung alit
 ព្រាងច្បាប់.

manut pararem.

ន. គ្រូបរុយនសរុយតត្ថិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

na. Krama desa sane wawu tedun tari wenang mamirak ayahan salami 5
 សិល្បៈនៃ ឯកត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ
 (limang) warsa sujawaning krama inucap malinggih ring Dura Desa
 គ្រូបរុយនសរុយតត្ថិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

Pakraman Ambengan

បទព្រាងច្បាប់.

Pawos 7

សិ. សង្កេតន៍ក្នុងត្រីក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

(1). Tategenan miwah swadhurma krama desa pakraman

ហ. គ្រូបរុយនសរុយតត្ថិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

ha. Krama desa ngarep

- ត្រីក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ. គ្រូបរុយនសរុយតត្ថិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

- Ngempon kahyangsan tiga (desa), keni urunan lan ayahan
 គ្រូបរុយនសរុយតត្ថិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិក្ខត្តិ

matungkul

• တံခါးကျွမ်းကုန်သွင်းသရဏသုတ္တံ၊ နိဗ္ဗိတသုတ္တံ၊ နိဗ္ဗိတသုတ္တံ

• Wenang nyudi kasudi dados dulun desa, kelian desa, kelian

ကဏ္ဍိ ပိတုပ္ပဒ္ဒတ္တရမဏပဏ္ဍိတသိ

banjar miwah prajuru Desa Pakraman Ambengan

• ရုပ်သိပတရဏသရဏသိရမဏပဏ္ဍိတသိ

• Polih pangayoman saking Desa Pakraman Ambengan

• ကလျဏ္ဍိသုတရိရမဏပဏ္ဍိတသိ

• Kalugra mendem sawa ring setra Desa Pakraman Ambengan

က. နှစ်ရမဏသိပိတသိ

၁၆။ Kintia Desa Sampangan

• တံခါးကျွမ်းကုန်သွင်းသရဏသုတ္တံ၊ နိဗ္ဗိတသုတ္တံ၊ နိဗ္ဗိတသုတ္တံ

• Ngempon kaliyangan tiga (desa), keni uruman lan ayahun

ပဏ္ဍိတသိ

mamungud

• တံခါးကျွမ်းကုန်သွင်းသရဏသုတ္တံ၊ နိဗ္ဗိတသုတ္တံ၊ နိဗ္ဗိတသုတ္တံ

• Tan wenang nyudi kasudi dados dulun desa, kelian desa, kelian

ကဏ္ဍိ ပိတုပ္ပဒ္ဒတ္တရမဏပဏ္ဍိတသိ

banjar miwah prajuru Desa Pakraman Ambengan

• ရုပ်သိပတရဏသရဏသိရမဏပဏ္ဍိတသိ

• Polih pangayoman saking Desa Pakraman Ambengan

• ကလျဏ္ဍိသုတရိရမဏပဏ္ဍိတသိ

• Kalugra mendem sawa ring setra Desa Pakraman Ambengan

៨. គ្រូបទ្រពនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង

- (2) Krama desa ngarep lan sampingan kalugra mapusangkid tan nedunin
យន្ត្រទ្រពទ្រព័ន្ធជ្នងឆ្នាំឆ្នងបបួនក្បាលបីតន្ត្រ
ngayuh yan prade wenten tur ngamargiang upacara panca yadnya miwah
បង្កើនបីតន្ត្រសីត
matcepatin kulawarga

៩. គ្រូបទ្រពនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង

- (3) Krama desa ngarep lan sampingan kalugra dados krama tungkuk yening
ទ្រពនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង
ceda angga sangkan tan kenit tambanin miwah sampun mayusa 60 (nem
យន្ត្រសីត
dasa) warsa.

១០. គ្រូបទ្រពនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង

- (4) Krama desa pangarep, sampingan miwah lumut sane lan ngamutin awig-
បង្កើនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង
awig lan pamutus parurem krama desa ngarep, kelian desa pakraman
សីតបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង
wenang makelingin jantos ping tiga (telung sangkepan).

១១. ទ្រពនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង

- (5) Yening tetep dan kalungunang krama nusa pang kasukaeradiang ring
បង្កើនបបួនក្បាលបីតន្ត្រស្របប្រព័ន្ធជ្នងឆ្នាំឆ្នង
panglinsar desa pinaka kerta desa jantos ping tiga (telung sangkepan).

၈. ဝီၤခံၤနီၤဟ့ၣ်ကသုဗျာဠိၤစာၤကဵုကွဲၤနီၤမဟံၤပိၤမၤ

na. Wenang keni urunan pamrayascita karang nyahran awarsa apisan

မၤကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ. ကုလၢကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

sane kutawur sanangken sasih kaulu (Bulan Pebruari) agung alit

တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ.

manut pamutus pararem krama desa ngarep.

၉. တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

ca. Tan kalugra mendem sawa ring selra Desa Pakraman Ambengan,

တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ. တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

riantukan tan madue paiketan ring kahyangan tiga Desa Pakraman

သံၤတၢ်.

Ambengan.

၁၀. ဂုၤဝါၤနီၤပတၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

ra. Polih pengayoman saking Desa Pakraman Ambengan yening krama

တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ.

inucup satuta maluksina sane rahayu.

၁၁. တၢ်ကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

ka. Kalugra tedun dados krama desa sampingan yening sampun

ပိၤခိၤပိၤခိၤဟ့ၣ်မၤကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ

mitagepin uger-uger sane sampun kapaistikayang antuk pararem desa

မဟံၤပိၤခိၤဟ့ၣ်မၤကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ.

saha kucumponin olih krama desa ngarep

၁၂. ကွဲၤတၢ်မၤကသုဗျာဠိၤစာၤကွဲၤနီၤမဟံၤပိၤမၤ :

(4) Krama tamiu sane tiros ring agama Hindu :

၈. ဇိနံ နိပိသန္တံ ဓာတု ဖာပိသန္တံ ဖာပိသန္တံ ဓာတု ဓာတု

ha. Wenang keni pamanjung batu apisan agung alit manut pamutus
ပာပုဗ္ဗပရုဇာတပုဗ္ဗိ.

pararem krama desa ngarep

၉. ဇိနံ နိပိသန္တံ ဓာတု ဖာပိသန္တံ ဓာတု ဖာပိသန္တံ

na. Wenang keni urunan pamrayasenta karung nyabenin swarsa apisan
ပရုဇာတပုဗ္ဗပရုဇာတပုဗ္ဗိ. ဓာတု ဖာပိသန္တံ ဓာတု ဖာပိသန္တံ
sane katawur sanangken sasih kaulu (Bulan Pebruari) agung alit
ဓာတု ဓာတု ဓာတု ပာပုဗ္ဗပရုဇာတပုဗ္ဗိ.

manut pamutus pararem krama desa ngarep.

၁၀. ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု

ca. Tan kalugra mendem sawa ring setra Desa Pakraman Ambengan,
ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု
rianlukan tan madue parikatan ring kahyangan tiga Desa Pakraman
သဗ္ဗိဓာတု.

Ambengan.

၁၁. ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု

ra. Polih pengayoman saking Desa Pakraman Ambengan yening krama
ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု

inucap satata malaksana sane caliyu.

ပရုဇာတပုဗ္ဗိ.

Pawos 9

၁၂. ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု ဓာတု

ua. ມຸງຄຳ ພິຍາຍຸກຕ. ມາດຕິຖານມາດຕະຖານທາງສາດ

lu Sangkaning puranas ngraga manawi kesah ke guru desa utawi
ຄລາສຕິກາຕກ.

nglangkungin segara.

na. ສາວຄາວ. ຫຼື ສາວຄາວສູນພິມພິມພິມພິມພິມພິມພິມພິມພິມ

na Kanorayang, duaning sampun lan prasida ngeschin solah maprawerti

ມາດຕະຖານພິມພິມພິມພິມພິມພິມພິມພິມພິມ

satata nguwig kecaping awig-awig risampun prajura desa hanget.

ມາດຕະຖານພິມພິມພິມພິມພິມພິມພິມພິມພິມ

mautsaha midabelabin sang ngaroara punika mangdo ngeschin solah

2. ມາດຕະຖານ :

(2) Sang wusan makrama

ua. ທີ່ນັດຕະຖານພິມພິມພິມພິມພິມພິມພິມພິມພິມ

ha. Wenang ngaturang druwen desa sane kagambel

na. ທາງລາວພິມພິມພິມພິມພິມພິມພິມພິມພິມ

na. Tan polih puh-puhan sangkaning pandruwen desa

na. ທາງລາວພິມພິມພິມພິມພິມພິມພິມພິມພິມ

na. Tan polih pasayuban sajeroning ala ayu

na. ປູງພິມພິມພິມພິມພິມພິມພິມພິມພິມ

na. Prade sangkaning rahayu, polih lekita bukti patilar saking kelian
ຖານ.

desa.

• ၅၈ •

21

ပဌမိ၊ ၅။

Palet 2

ဟိန္ဒိ နာမ

Indik Prajura

ပရဘဝ၊ ၁၀။

Pawos 10

၁။ ရဟက ပညပညဉ်တည ရဟကိ ဟန္တုနိ လိဟန္တု နပဉ်တည။

(1) Desa Pakraman Ambengan kenter antuk Kelian Desa Pakraman.

၂။ နာဉ်က ပညပညဉ်တည ရဟကိ ဟန္တုနိ လိဟန္တု နပဉ်တည။

(2) Banjar pakraman utawi tempekan kenter antuk klian banjar pakraman

ဟန္တုနိ လိဟန္တု နပဉ်တည။

utawi kelian tempek

၃။ နိလိဟန္တု နပဉ်တည နပဉ်တည ပဉ်တည :

(3) Kelian desa lan klian banjar patut :

ဟ။ မဝိတိကျာနိ နပဉ်တည။

ha. Mawiwit saking krama ngarep.

က။ နာဉ်က ပညပညဉ်တည နပဉ်တည လိဟန္တု နပဉ်တည ပဉ်တည။

na. Kadegang malurapan antuk pamilihan olih paruman soang-soang

ကဉ်တည။ ယိ။ နိယဉ်တည။ နာဉ်က ပညပညဉ်တည နပဉ်တည ပဉ်တည။

nyabran 9 (siya) warsa, sajawaning wenten parindik tius lur dados

နာဉ်က ပညပညဉ်တည။

kapilih malih.

၁၃. ပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

ca. Madulutan Dewa Saksi ring Pura Desa.

၁၄. ဇာတိပရမုဒါရက္ခ :

(4) Tata cara ngadegang prajuru :

၁၅. ဇာတိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

ha. Ngadegang klian desa lan klian banjar pakraman Ambengan
သံသရာဝိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

kamargiang ring paruman krama desa ngarep.

၁၆. ဇာတိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

na. Ngadegang prajuru Desa Pakraman Ambengan kasudi olih klian
ရက္ခတမသိဝိပုဂ္ဂလေ .

Desa Pakraman Ambengan.

၁၇. ဇာတိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

ca. Ngadegang para ulun desa mekadi nyarikan lan mangku desa
ဇာတိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

nganulin prutisentana (katurunan).

ပရမုဒါရက္ခ .

Pawes 11

၁၈. ဇာတိပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

(1) Klian Desa Pakraman kasanggra antuk :

၁၉. ပရမုဒါရက္ခတမသိဝိပုဂ္ဂလေ .

ha. Patajuh utawi pangliman pinaka wakilna.

၁. ပဏာဂိတသိတဗျာရပုဂ္ဂလိ

na. Panjarikan pinaka juru surat.

၁၁. ပဏ္ဍိတသိတဗျာရပုဂ္ဂလိ

ca. Patengen pinaka pangemong driveway

၁၂. ကမ္ဘာလဝိတဗျာရပုဂ္ဂလိ

na. Kasinoman pinaka juru arah, akehnia ma kawigunan

၁၃. ဘိဝံသဗျာရပုဂ္ဂလိ

(2) Ngadegang pangelingir desa pinaka kerta desa suno pacang ngarajegang
သမ္မတဗျာရပုဂ္ဂလိ၊ ဘိဝံသဗျာရပုဂ္ဂလိ၊ ဘိဝံသဗျာရပုဂ္ဂလိ၊
kasukertan desa mawit saking kelian-kelian dadia, sesepuh-sesepuh adat
မွဲကလပ.

mwang agama

၁၄. ဘိဝံသဗျာရပုဂ္ဂလိ

(3) Risajroning ngenterang kasukertan niskala, kelian desa pakraman
ဝိမိတ္တဗျာရပုဂ္ဂလိ၊ ဘိဝံသဗျာရပုဂ္ဂလိ၊
masinggihang saha ngarajegang para ulun desa, manut pratinentana utawi
သမ္မတဗျာရပုဂ္ဂလိ

satu unania minakadi :

၁၅. ဘိဝံသဗျာရပုဂ္ဂလိ

na. Jro Nyarikan Dese

၁၆. ဘိဝံသဗျာရပုဂ္ဂလိ

na. Jro Mangku Kubayan

၁၇. ဘိဝံသဗျာရပုဂ္ဂလိ

ca. Jro Mangku Desa (Jro Mangku Pasek)

ga. ឡូងមង្គុបូងៗ, សុភាសិ.

na. Jro Mangku Puseh (Subah)

sa. ឡូងមង្គុបូងៗ, ប្រាសាទ.

ka. Jro Mangku Dalem (Prajapati)

da. ឡូងមង្គុបូងៗ.

da. Jro Sedahan

sa. ឡូងមង្គុបូងៗ.

ua. Jro Nyarikan Gong

៤. ស្វាធារ្យា បរា ឡូងមង្គុបូងៗ :

(4) Swadarma para ulu desa (pamangku) :

sa. ឡូងមង្គុបូងៗ បរា ឡូងមង្គុបូងៗ ប្រាសាទ

ha. Ngenterang pamargin upacara yadnya druwen Desa Pakraman
ambengan.

Ambengan.

sa. បរា ឡូងមង្គុបូងៗ បរា ឡូងមង្គុបូងៗ ប្រាសាទ

na. Para ulu (Jro Mangku) wenang nguiamayang / ngerihinang pamargin
yadnya druwen Desa Pakraman Ambengan.

yadnya druwen Desa Pakraman Ambengan.

sa. ឡូងមង្គុបូងៗ បរា ឡូងមង្គុបូងៗ ប្រាសាទ

ua. Wusan punika wawu dados ngenterang / nganiargiang yadnya krama
ring pakuhun-kuhun utawi kaduru desa

ring pakuhun-kuhun utawi kaduru desa

បទពាង្សកថា

Pawos 12

សំ. ដូចម្តេចនឹងទុក្ខនេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

(1) Swadarmaning Bendesa Pakraman luire :

ស. ទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

ha. Ngenterang pamargin sadaging awig-awig miwah purarem desa,

ន. ក្នុងនេះទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

សូម្បីម្តេចក្នុងនេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

kasukertan antuk patitis,

ស. ក្នុងនេះទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

ca. Nyudi miwah munggah nedunang prajuru desa,

ន. បទពាង្សកថា ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

ra. Mawosin kalih niwakang pamutus arep ring wicara krama desa,

ន. មេត្តាអញ្ជើញមកក្នុងនេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

ka. Maka duta mstemuang haos ring sapa sira ugi.

ន. ប្រុសប្រុស មេត្តាអញ្ជើញមកក្នុងនេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

(2) Prade prajuru/dulu-dulu iwang panglaksana keti pamidanda nikel ring

សូម្បីម្តេចក្នុងនេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់នេះ ដែលទុក្ខនេះបញ្ចប់ក្តីស្រឡាត់ :

ka/wangsan sang-sang krama sula kangkat karayaning mantri purarem

ပရဏာလိ. ခါးစွဲ

Pawds 13

ဗါ. ပဏှညှိတိရယာဝိရုယာဝိယာနုဗ္ဗာ. ဟုဗျုဆဏဗျိရုဏ :

(1) Patias utawi olih-olihan prajuru/dulu desa luire :

ဟ. လှပျံ့စွဲစုပာလိ. ပိရယာဝိရုယာဝိ.

ha. Luput reramon (pepon-peon)

ဆ. ပရုတ်လှဗျာမာစိ.

na. Pah teluan susari

ဆ. ပဏှညှိရယာဝိရုယာဝိယာနုဗ္ဗာ.

ca. Patias tiosan manul parareni

ပရဏာလိ. ခါးစွဲ

Pawds 14

ဗါ. ပြဗ္ဗာ. ဟုဗျုဆဏဗျိရုဏဗျိဟုဗျုဆဏဗျိ :

(1) Prajuru/dulu desa kugentosin riantukun :

ဟ. ရုယာဝိ.

ha. Seda

ဆ. ကရုဏာဝိဟုဗျုဆဏဗျိဟုဗျုဆဏဗျိဟုဗျုဆဏဗျိ.

na. Kanorayang duaning iwang pamargi manawi nilar sesanu.

ဆ. ဝိဗျာဝိဟုဗျုဆဏဗျိဟုဗျုဆဏဗျိ.

ca. Wit saking pakayunan utawi pinunas ngraga

ba. វិស័យទូទៅនៃការងារក្នុងសង្គមក្នុងតំបន់កសិកម្មស្រូវ. ឈើ,

ca. Kelian desa lan prajuru desa kugentosin risampun puput sangker 9
និយមន័យ.

(saya) warsa

ba. ការងារកសិកម្មស្រូវក្នុងតំបន់កសិកម្មស្រូវ. ឈើកសិកម្មស្រូវ

(2) Nganorayang utawi ngentosin prajuru / dulu-dulu patut sajeroning
បញ្ចប់នូវការងារកសិកម្មស្រូវ.

paruman tur kungkupin antuk krama desa.

បន្ទាប់ពី.

Palet 3

សិទ្ធិសកល

Indik Kulkul

បញ្ចប់នូវការងារ.

Pawas 15

ba. ការងារកសិកម្មស្រូវក្នុងតំបន់កសិកម្មស្រូវ :

(1) Kulkul ring desa luire :

ba. ការងារកសិកម្មស្រូវក្នុងតំបន់កសិកម្មស្រូវ.

ba. Kulkul desa (pura desa lan pura dalem);

ca. ការងារកសិកម្មស្រូវក្នុងតំបន់កសិកម្មស្រូវ.

na. Kulkul puseh / subak;

ba. ការងារកសិកម្មស្រូវក្នុងតំបន់កសិកម្មស្រូវ.

ca. Kulkul sekau gong.

ပရတဝါ၊ ဗါဒ၊

Pratin 16

၁။ ကျွန်ုပ်တို့က ဟောတိ ဗုဒ္ဓက ဟောတိ ဗုဒ္ဓက ပရတဝါ၊ ဗါဒ၊

- (1) Kulkul desa utawi banjar tan wenang katepak yening tan sangkaning
ပိတုဟူရုရဏ၊ မဂတိ ဟိ နိဂ္ဂဟဏ္ဍပဏ္ဍာနဿာနိ-

pituluh desa, sajawuning tengeran kapantabbayan

၂။ မိမိပဏ္ဍာနာဏ္ဍိ ပိတုဟူရု ဟိ နိဂ္ဂဟဏ္ဍပဏ္ဍာနဿာနဏ္ဍ

- (2) Sang nepak tan sangkaning pituluh patut digelis atur supeksa maka
ဟောတိ ဗုဒ္ဓက ပရတဝါ၊ ဗါဒ၊ မဂတိ ဟိ နိဂ္ဂဟဏ္ဍပဏ္ဍာနဿာနဏ္ဍ

buatan panepak, yan tan sapunika wenang sang mamurug kadanda

ဟောတိ ဗုဒ္ဓက ပရတဝါ၊

manut pararem.

၃။ ကျွန်ုပ်တို့က မိမိက၊ မိမိက ကျွန်ုပ်တို့က မိမိက ကျွန်ုပ်တို့က မိမိက

- (3) Kulkul sekaa-sekaa, samalih kulkul pondokan tan kalugra nyawerin
ပဏ္ဍာနဏ္ဍိ၊ မဂတိ ဟိ နိဂ္ဂဟဏ္ဍပဏ္ဍာနဿာနဏ္ဍ

(matchin) sukut utawi tengeran kulkul desa/banjar prade mamurug taler

ဟောတိ ဗုဒ္ဓက ပရတဝါ၊

kadanda manut pararem

បន្ទាប់, ៤.

Palet 4

សិទ្ធិសាទរាជ

Indik Paruman

បទពាស្តៈ, ៧.

Paras 17

៧. បទពាស្តៈ, សិទ្ធិសាទរាជបន្ទាប់បន្ទាប់បន្ទាប់ :

(1) Paruman / sangkepan ring Desa Pakraman Ambengan wenten

៧. សិទ្ធិសាទរាជបន្ទាប់បន្ទាប់ :

៧. Sangkepan krama desa kawentenang :

៧. ពាក្យសាទរាជបន្ទាប់បន្ទាប់បន្ទាប់, សាទរាជបន្ទាប់បន្ទាប់

1. Nyabran ngasasih nuju rahina purnama, makacihna tan parah-

៧. ពាក្យសាទរាជបន្ទាប់បន្ទាប់បន្ទាប់, សាទរាជបន្ទាប់បន្ទាប់

arali, duaning sampun tetep patemnyu munut pararem

សាទរាជបន្ទាប់បន្ទាប់បន្ទាប់.

behanjaron soang-soang

៧. ពាក្យសាទរាជបន្ទាប់បន្ទាប់បន្ទាប់, សាទរាជបន្ទាប់បន្ទាប់

2. Napkala (patgata kala) maka jalaran arah-arah manut tatujon

៧. បទពាស្តៈ, បទពាស្តៈ, សាទរាជបន្ទាប់បន្ទាប់បន្ទាប់, ៤. សាទរាជ

៧. Paruman desa / paruman gede kawentenang ngenem sasih (6 sasih)

សាទរាជបន្ទាប់បន្ទាប់បន្ទាប់, សាទរាជបន្ទាប់បន្ទាប់

sausan tumpek kuningan makacihna nyantos arali.

ca. Paruman prajuru desa, kawentenang rinut wiguna.

ca. Paruman prajuru desa, kawentenang rinut wiguna.

ca. Paruman sekua-sekua manut kabuahan.

ca. Paruman sekua-sekua manut kabuahan.

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ca. Paruman desa utawi banjar madudunan sakada ring sor

ក. បម្បេញស្តីការតាមដំណើរការបញ្ជាក់. អំពីបញ្ជីសកម្មភាព.

ra. Pamutus bebans beruk sapanggul (ingkup) punika kamangghehang.

ខ. ប្រធានបំណងបញ្ជីសកម្មភាពបញ្ជាក់បញ្ជីបញ្ជាក់. កំណត់

(3) Prade pidaging paruman tan kacumponin mangda prajuru desa, ngilikang

សកម្មភាព. សហប្រតិបត្តិការសកម្មភាពសកម្មភាព. បំណង

bebans, saha putusanra mangda karareman ang antuk krama desa, malih

ប្រធានសកម្មភាពបញ្ជាក់សកម្មភាព, អំពីបញ្ជីសកម្មភាពបញ្ជាក់

prade kasungkemin jantos ping tiga, ring paruman selanturnya prajuru

រាជធានីសំណើបម្បេញ.

desa wenang niwakang pamutus.

បញ្ជាក់. សិល្បៈ.

Pawos 18

គ. សម្រាប់បញ្ជីសកម្មភាព, សំណើសកម្មភាពបញ្ជាក់សកម្មភាព

(1) Sajeroning paruman desa, Kelian Desa Pakraman patut nyiarang

បំណងសកម្មភាព. បំណងសកម្មភាពសកម្មភាព :

pamargin ngenterang desa, pamekas nganinin indik :

ឃ. បញ្ជីសកម្មភាពបញ្ជាក់សកម្មភាពសកម្មភាព, សកម្មភាពសកម្មភាព

ha. Munjuk lungsuring pakraman saha ayah-ayah, sulur artha brana

ប្រធានសកម្មភាព.

druwen desa;

ន. បញ្ជីសកម្មភាពបញ្ជាក់សកម្មភាពសកម្មភាព.

na. Rencana prajuru nganinin usaha desa kapungkur.

១. បម្រើសាមញ្ញបង្គំប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ

(2) Pamutus paruman desa sinanggah pararem maka pamitegep pamargin
ឧបត្ថម្ភការណ៍.

awig-awig.

បទព្រះធម៌, តំណ.

Pawos 19

២. សង្គមប្រជាជនប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ.

(1) Sangkepan prajuru desa kawenangan ngrincikang usaha desa kapungkur.

៣. សង្គមប្រជាជនប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ

(2) Sangkepan prajuru/dulu desa tan kawenang ngumedalang tategenan ring

ក្រុមសាមញ្ញបង្គំប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ.

krama sadereng kaingkupin antuk krama desa.

៤. បម្រើសាមញ្ញបង្គំប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ.

(3) Pamutus sangkepan prajuru/dulu desa ngawetuang pawara, maka

បំណងបំផុតរបស់សាមញ្ញបង្គំប្រយោជន៍សំខាន់ៗបំផុតរបស់សាមញ្ញបង្គំ

piduging pituduh sang ngawiwetung ngonekang peenk pararem krama

ប្រយោជន៍.

desa.

• ၅၆ •

၂၄

မန္တလေးမြို့

Page 3

ဟိန္ဒူဘာသာ

Indik Druwen Desa

ပရိသတ် ၅၀

Page 20

၁။ ပရိသတ် ၅၀ ပရိသတ် ၅၀ နှစ်ပတ်ချိန်

(1) Padruwen Desa Pakraman Ambengan sakadi ring sor

၂။ ကလေးဘာသာ

၃။ Kahyangan desa luitre :

- ကလေးဘာသာ၊ ပရိသတ်၊ ပရိသတ်၊ ပရိသတ်၊ ပရိသတ်

- Kahyangan Tiga (pura desa, pura puseh lan pura dalem)

- ပရိသတ်

- Pura Bencingah

- ပရိသတ်

- Pura Pungening

- ပရိသတ်

- Pura Bukit Karingin

- ပရိသတ်

- Pura Bukit Kauh

- ပရိသတ်

- Pura Pondok ring Banjar Pakraman Alas Ambengan

- សុភាប្បធម៌ .

- Pura Prajapati

គ. តាងកន្លែងយាងដំណើរការដ៏ស្រស់ស្អាត :

na. Wangunan liris ring Kahyangan luire

- បារាយណ៍ស្រស់ស្អាត .

- Bale Kulkul

- បារាយណ៍សំរាប់ប្រើប្រាស់ដើម្បីសម្រាប់ .

- Bale sarwa wiguna (serba guna)

- បារាយណ៍សំរាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ .

- Gedung Lembaga Perkrednan Desa (LPD)

- តាងកន្លែងស្រស់ស្អាត .

- Wantilan ring setra

- បារាយណ៍សំរាប់ប្រើប្រាស់សម្រាប់ .

- Gedung panyimpanan barang

ង. បារាយណ៍ :

ca. Tanah

- បារាយណ៍សំរាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ .

- Tanah tegalan majimbar 18.600 M² = 1.86 Ha

- បារាយណ៍សំរាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ .

- Tanah carik majimbar 152.290 M² = 15.23 Ha

- បារាយណ៍សំរាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ .

- Tanah setra / setra asak majimbar 45 are

៣. ឧបករណ៍តូចៗទាំងនេះ :

៣. Lelunguan lan ilen-ilen

- ទ្រង់ទ្រង់ ឬ ឆ្នាំងតូចៗ .

- Gong gede abarung

- តង់ ឬ ឆ្នាំង .

- Gambang abarung

- ឧបករណ៍តូចៗ .

- Bonangan abarung

- តង់ ឬ ឆ្នាំង ឬ ឆ្នាំង .

- Bleganjur abarung

- ទ្រង់ទ្រង់ ឬ ឆ្នាំងតូចៗ . ឆ្នាំងតូចៗ .

- Cengceng aeakop (sakral)

- តង់ ឬ ឆ្នាំង .

- Bende

- ប្រដាប់បំបាត់បំបាត់ . ប្រដាប់បំបាត់ . ប្រដាប់បំបាត់ . ប្រដាប់បំបាត់ .

- Rejang lilit batur, rejang minuran, rejang dewa, popendetan,

- ប្រដាប់បំបាត់ . ប្រដាប់បំបាត់ . ប្រដាប់បំបាត់ . ប្រដាប់បំបាត់ .

rejang delu, pasaren, igel trutu bunga, igel desa, matundak

ប្រដាប់បំបាត់ . ប្រដាប់បំបាត់ .

para ulu desa (pemangku desa)

- ប្រដាប់បំបាត់ . ប្រដាប់បំបាត់ . ប្រដាប់បំបាត់ .

- Pralingga / pratima / lingga mayu

គ. គ្រួសារប័ណ្ណប្រតិបត្តិការ. ឧទាហរណ៍. សហគមន៍ក្រុមប្រឹក្សា
ka. Lembaga Perkreditan Desa (LPD), sane sampun kaiket antuk uger-
ngat. ឧទាហរណ៍ ប្រតិបត្តិការនិងការងារសហគមន៍.

uger/ awig-awig ri sajeroning ngamargiang swadharma.

ឃ. គ្រួសារ. គណនី.

da. Nyasa, sasanthi

ឆ. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ :

(2) Olih-olihan Desa Pakraman Ambengan luire :

ក. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ.

ka. Olih-olihan saking tanah pelaba pura.

គ. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ.

na. Urutan krama desa pakraman,

ឃ. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ.

ca. Paicun saking Guru Wisesa;

ច. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ, ប្រតិបត្តិការ. ២០ % x ឧទាហរណ៍ /

ឆ. Prolih-olih saking usaha LPD, makah 20% x SHU / bati / pakolih.

ប្រតិបត្តិការប្រតិបត្តិការ.

ngawarsa

គ. ប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ.

ka. Paica-paica tiisan, sane patut.

ပရဏာမိ. ခုတိ.

Pawos 21

၁။ ပြဋ္ဌာနရတနာစိဝံရတနာစိပဗ္ဗရတနာပဗ္ဗရတနာပဗ္ဗရတနာ

(1) Prajuru desa wenang ngetungang pamupon laba pura lan sapanunggilan
ဗြဟ္မရတနာ .

druwen desa.

၂။ ပိရဏာလိနုလကပဗ္ဗရတနာပဗ္ဗရတနာပဗ္ဗရတနာပဗ္ဗရတနာ

(2) Pikolih lan pamuponnya kaanggen prabeya piodalan lan wewangunan
ဗြဟ္မရတနာပဗ္ဗရတနာ .

druwen desa puktaman

၃။ ဧကဏ္ဍာနာပဗ္ဗရတနာ. ပြဋ္ဌာနရတနာစိပဗ္ဗရတနာစိပဗ္ဗရတနာစိ

(3) Nyabran pasangkepan desa, prajuru pangamong druwe ngwentenang
ပဗ္ဗရတနာစိပဗ္ဗရတနာစိပဗ္ဗရတနာစိပဗ္ဗရတနာစိ .

pariindik munjuk lungsuring padruwe ring krama desa.

၄။ ဧကဏ္ဍာနာပဗ္ဗရတနာပဗ္ဗရတနာစိပဗ္ဗရတနာစိ

(4) Sakaluir druwen desa patut wenten ilikitanya

၅။ ဧကဏ္ဍာနာပဗ္ဗရတနာစိပဗ္ဗရတနာစိပဗ္ဗရတနာစိ

(5) Tan kalugra ngadol mawu ngampahung druwen desa yan tan kasungkemin
ဧကဏ္ဍာနာပဗ္ဗရတနာစိပဗ္ဗရတနာစိပဗ္ဗရတနာစိ .

antuk krama desa minakadi masililang mawu sune tressan.

• ၂၆ •

၁၆

ပဉ္စမိ. ၆.

Palet 6

ပဏာနာသီရိ
(၅) နိဒါ

Panyanggran Banjar

ပရတဝါ. ၆၆.

Pawos 22

ဗြဟ္မာရမ္ဗေသနာရတနိသံသယသုတ္တံ. ပဏာနာသီရိ

Krama desa ri kula ngawentenanang kurya suka-duka patut kasanggara antuk

ဗြဟ္မာရမ္ဗေသနာရတနိသံသယသုတ္တံ

banjar manut pinunas sang mayadnya

သံသယသုတ္တံ

CATURTAS SARGAH

သံသယသုတ္တံ

SUKERTA TATA AGAMA

ပဉ္စမိ. ၆.

Palet 1

ဗြဟ္မာရမ္ဗေသနာ
(၆) နိဒါ

Indik Dewa Yadnya

បុត្រាដ៏ ឆ្លាត

Pawos 23

៧. ឈ្មោះតាមកិច្ចការពិធីបុត្រាដ៏ ឆ្លាត

(1) Kahyangan / pura penyiwaan sawidangan Desa Pakraman Ambengan

ប្រើប្រាស់ :

lure.

១. ឈ្មោះតាមកិច្ចការ : បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

ha Kahyangan Tiga : Pura Desa, Pura Puseh, lan Pura Dalem

នា បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

na Pura Bukit (Pura Bukit Kauh lan Pura Bukit Kangin).

នា បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

ca Pura Pangenang (Beji)

នា បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

ra Pura Bencingah

នា បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

ka Pura Mrajapati

នា បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត

da Pura Pondok

៨. ឈ្មោះតាមកិច្ចការពិធីបុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត បុត្រាដ៏ ឆ្លាត :

(2) Rahina piolahin soang-soang pura mucep, kadi ring sor :

១. ឈ្មោះតាមកិច្ចការពិធីបុត្រាដ៏ ឆ្លាត :

ha Nganutin pawukon lan wewaran

စိ' ပုဂံထွေပါ့ မကဉ်းညှိမိနကုပပ်ညှိမိနကါ့ . ငိမ်ပါ့

Ring Pura Dalem senangkan rahina lumpék kuningan (ngenenem
ဆဏိဒု .

sasih)

စိ' ပုဂံရဟဏ် မကဉ်းညှိမိနကုပပ်ညှိမိနကါ့ .

Ring Pura Desa sanangkan rahina redite umanis langkir,
ပရပပဏ်ရဟဏ်စိ' ပုဂံထွေပါ့ .

marupa pengejat saking pura dalem

စိ' ပုဂံပုဂံ မကဉ်းညှိမိနကုပပ်ညှိမိနကါ့ .

Ring Pura Pusah sanangkan rahina wrespati ugu lan buda wage
ညှိမိနကု . ငိမ်ပွဲဏိဒု .

klawu (ngenenem.sasih)

စိ' ပုဂံဗင်္ဂါဇာ မကဉ်းညှိမိနကုပပ်ညှိမိနကါ့ .

Ring Pura Bencingah senangkan rahina soma kliwon kuningan
ပပမ်ညှိမိနကု .

(pemacekan agung)

စိ' ပုဂံပုဂံပုဂံ မကဉ်းညှိမိနကုပပ်ညှိမိနကါ့ .

Ring Pura Pondok senangkan rahina anggaru kliwon (anggar
ဆဏိဒု ဖွဲ့မိနကု .

kasih) julungwangi

က. တကုဗိညှိမိနကုပပ်ညှိမိနကါ့ :

na. Nganutin sasih lan purnama tilem :

និង បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

- Ring Pura Desa senangken purnama sasih ka sangga (ngawarsa)

សភា ម្ចាស់ ដី ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

kawastatin karya pedatengan

- និង ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ កិច្ច សមភាព គ្នា ចំពោះ

- Ring kahyangan tiga kewanten pamargine kasikiang ring pura

បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

desa kewastatin upacara piodalan ngapat kamargiang

គ្នា ចំពោះ

ngawarsa

- ៥. ខួប បង្ហាញ កិច្ច សមភាព គ្នា ចំពោះ បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

- (3) Upacara piodalan ngapat ring Desa Pakraman Ambengan kamargiang

គ្នា ចំពោះ ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

ngawarsa, alit apisan ageng apisan

- ៦. ខួប បង្ហាញ កិច្ច សមភាព គ្នា ចំពោះ បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

- (4) Upacara piodalan ngapat alit kamargiang wantah apisan ring purnama

សភា ម្ចាស់ ដី ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

sasih kapat mapakeling kemawon

- ៧. ខួប បង្ហាញ កិច្ច សមភាព គ្នា ចំពោះ បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

- (5) Upacara piodalan ngapat ageng kasinanggeh piodalan ageng kamargiang

សភា ម្ចាស់ ដី ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

sanangken kalih warsa apisan

- ៨. ឃុំ បង្ហាញ កិច្ច សមភាព គ្នា ចំពោះ បុត្រ យុវជន មក ជួប គ្នា បង្ហាញ កិច្ច សមភាព គ្នា ចំពោះ

- (6) Dudonan upacara piodalan ageng kadi ring sor puniki :

៧. ឆ័យរតន៍រាជបុត្របាណន៍សាសន៍.

ha Karya gede ring purnama sasih kapa

៨. ឆ័យប្រាសាទបុត្របាណន៍សាសន៍.

na Karya Braban ring purnama sasih ka

៩. ឆ័យបាណន៍បាណន៍បុត្របាណន៍សាសន៍.

ca. Karya pangempingan ring purnama sasih kenem

៧. ឆ័យប្រាសាទបុត្របាណន៍សាសន៍. បាណន៍សាសន៍. បាណន៍សាសន៍.

(7) Risajroning nyanggra upacara piodalan / patirtan Ida Bhatara, Krama

រាជបាណន៍សាសន៍. បាណន៍សាសន៍. បាណន៍សាសន៍.

Desa Wenang ngajeng ngawit ngawit ngawit yasa kerta antuk ngamargi

សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

babratan karya ngawit munggah ambu jantos melayagin mangda

សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

upacarane sidha labda karya.

៧. សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

(8) Upacara panguci ring pura inucap manut kecap sastra agama saha

សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

kalaksanayang nista, madya, lan utama.

៧. រាជបាណន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

(9) Desa Pakraman Ambengan puniki kawangun antuk karang desa,

សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

kahyangan tiga miwah gebogan krama sanc kapah dados kalih linggih

សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍សាសន៍

ua. လိတ္တိနု ကလိကဂိန္တုပိနန္တိနု ဟဟ. ဆဆဆ. ပှဟ.

ha. Linggih kali kangin kasinanggeh ulu (akasa / purusa)

ua. လိတ္တိနု ကလိကဂိန္တုပိနန္တိနု ဟဟ. ပိပိပိ. ပှဟ.

na. Linggih kala kauh kasinanggeh teben (pertiwi / predana)

ဇီဝ. ပတ်ရုပာသိ ဆဆဆဆဆဆ. ပှဟ. လညှဟဆ ဆဆဆဆဆဆ

(10) Patemoning akasa lawan pertiwi (purusa lan predana) kajantenang ring

စွပ်ဟောဂပိရုယာဆလညှဟ် ကဗျာဆလိနု စဲဆနီရုပာသိ ငဏိနု ကပဏိ. ဆဲယ

upacara piodalan ageng nyabran kalih warsa nemoning sasih kapat (karya

ဂိရုဆ. ငဏိနု နီလိမ. ဆဲယ ဗျာဆ. ပိရု ငဏိနု နီလိမ. ဆဲယ

gede), sasih kolina (karya braban) miwah sasih kenem (karya

ပတ်ပိကဆ.

pangemungun)

ဇီဝ. ပတ်ရုပာသိ ပှဟ်ဆဆပဗ္ဗိဆဆပိပဗ္ဗိဆဆဆဆဆဆဆဆဆဆ

(11) Patemoning punika kapustikayang pisan rikala sangkepan miwah teguk

ဂိရုဆ. နီလိမ. ပတ်ရုပာသိ စွပ်ဟောဂပိရုယာဆလညှဟ် ပိနဆဆ :

gede ring sajroning upacara piodalan ageng minakadi :

ua. ဗျာပရုဆဆဆရုဆရုဆရုဆရု လိတ္တိနု ကလိ ကလိနု လိတ္တိနု

ha. Krama desa sane wenten ring linggih kali kangin malinggih ring

ဗျာပရုဆဆဆ လိလိနု ကလိနု ပှဟ. ဆဆ ပိပိနု ဟဟ် ပတ်ရုပာ

Bale Agung sisih kangin marep kaler / kaja pinih njeng para jro

ပတ်ဆဆဆဆဆဆ .

mungku kalhyangan desa

၁၀. ဆိပ်ကပ်၊ ဟိပ်ကပ်၊ ဟိပ်ကပ်၊ ဟိပ်ကပ်၊

ca. Sakit (la. nyan, buduh, wiadin edan).

၁၁. ဆိပ်ကပ်၊ ဟိပ်ကပ်၊ ဟိပ်ကပ်၊ ဟိပ်ကပ်၊

ra. Sane madrebe kasucian urip tan becik

၆. ပြုစုစာပေပညာတို့ :

(4) Prabeya kapamangkuan :

ဟ. အသိအရည်၊ အရည်အသွေး၊ အရည်အသွေး၊ အရည်အသွေး၊

ha. Adiksa Widhi (ngawintenin) kamedalin saha kalaksanayang antuk

မံတင်လဲပေမိသွေပရမာဏဟူ၍ပင်ပရမာဏသွေပရမာဏ

sang ngadegang makadi krama desa utawi pangempon pura soang-
ရမာဏ .

soang

က. အိမ်ထောင်ရေး၊ အိမ်ထောင်ရေး၊ အိမ်ထောင်ရေး၊ အိမ်ထောင်ရေး၊

na. Riwekas risampun lina upacara pitra yadnya mangku inucap polih

တရုတ်ပြုစုစာပေဆိုင်ရာပညာတို့ဟူ၍

wantuan prabea saking Desa Pakraman Ambengan Agung Alit

ဟူ၍အသိအရည်အသွေးဟူ၍

manut pamutus pararem krama desa ngarep

၇. ပညာတို့ပညာတို့ပညာတို့ပညာတို့ပညာတို့ပညာတို့ပညာတို့

(5) Pamangku patut ngamanggehang sesananing pamangku, luire tan wenang

ဟူ၍အသိအရည်အသွေးဟူ၍အသိအရည်အသွေးဟူ၍

ajejuden miwah sane siosan sane tan manut daging agama

ပရဏာမိ၊ ဗျူ

Puwas 25

၈၆. မွဲးပဝ်း ပပဏ္ဍ ဗျူရုာ :

(1) Swadarmaning pamangku luire

၈. ရှုဏ္ဍိန်နွဲးပဏ္ဍာပိရုယာဇလဗျိး ဟေ့ဗျူရုာဏ္ဍိန်နွဲးပဝ်း

1a. Ngenterang upacara piodalan ring kahyangan utawi ring soang-
ရုယာဇလဗျိး

soang pakubun kramu.

၉. တာဗျိန်ခဲးပဏ္ဍာဗျူရုာ ဟေ့ဗျူရုာဏ္ဍိန်နွဲးပပဏ္ဍ ဟိရုယာဇလဗျိး

1a. Tan wenang salab-sulub, yan mamurug wenang pamangku inucap
တာဗျိန်ခဲးပပဏ္ဍ

nyepuhin raga.

၁၀. ပြုရုယာဇလဗျိး မိရုဏ္ဍိန်နွဲးပပဏ္ဍ ဟေ့ဗျူရုာဏ္ဍိန်နွဲးပဝ်း

1a. Prade silih sinunggil pamangku kapialang utawi cuntaka, kengin
တာဗျိန်ခဲးပပဏ္ဍ မိရုဏ္ဍိန်နွဲးပပဏ္ဍ ဟေ့ဗျူရုာဏ္ဍိန်နွဲးပဝ်း

nyelang pamangku siosan utawi nuwur sang ida sulinggih.

၁၁. မပဏ္ဍ ဟေ့ဗျူရုာဏ္ဍိန်နွဲးပပဏ္ဍ ဟိရုယာဇလဗျိး

1a. Samalih yan sampun pamangku ngayah tigang rahina ring pura,
မပဏ္ဍ ဟေ့ဗျူရုာဏ္ဍိန်နွဲးပပဏ္ဍ ဟိရုယာဇလဗျိး

kanca wenten kulawarganya lina, pamangku inucap tan keneng

မပဏ္ဍ မပဏ္ဍ ဟေ့ဗျူရုာဏ္ဍိန်နွဲးပပဏ္ဍ ဟိရုယာဇလဗျိး

cuntaka, sakewanten pamangku tan budal selami piodalan.

၈၇. ပဏ္ဍာဗျူရုာဏ္ဍိန်နွဲးပပဏ္ဍ ဗျူရုာ :

(2) Patias utawi olih-olihan pamangku luire :

ua. បុត្រស្រីត្រូវបានដំណាក់.

hu. Pati teluan saking sasari

na. លុបបាត់យុទ្ធក្នុងព្រះបាទធីតា. បុរស ១ បំផ្លិចចិត្តនឹងដំណើរការ.

na. Luput pakuryan lan rerampen/reramon ingan keni kadi patut,

បុត្រស្រី. ឆ្នាំ

Pawos 26

ឆ្នាំ. បបត្តស្រីក្នុងនាមប្រើប្រាស់ឆ្នាំ :

(1) Pamangku kagentesin riantukun

ua. ដំណាក់បាត់.

hu. Lina / seda

na. បិទភ្នែកបាត់បង់នឹងប្រពន្ធក្នុងព្រះបាទធីតា.

na. Pinunas ngraga manawi kegeringan lan sapanunggalnya

ua. គេបាត់បង់ប្រពន្ធក្នុងព្រះបាទធីតាបាត់បង់នឹងប្រពន្ធក្នុងព្រះបាទធីតា.

ca. Kawusan antuk krama manawi malaksana sane tan patut / nilar
ស្រីស្រី.

susana

8. ប្រពន្ធបបត្តស្រីបាត់បង់នឹងប្រពន្ធក្នុងព្រះបាទធីតា.

(2) Prade pamangku kawusang sangkaring malaksana nilar susana keni

បបត្តស្រីបាត់បង់នឹងប្រពន្ធក្នុងព្រះបាទធីតា.

pamidapda manut pararem saha ngwaliang pahoya pawinterian pecuk.

ကမ္ဘာလီကမ္ဘာလီကမ္ဘာလီ :

Kasukertan kahyangan ring desa

ဇော်. မရဘဝေါ. ခြင်္သေ့. ခြင်္သေ့. ခြင်္သေ့ :

(1) Sane nenen kalugra ngranjing ka pura luar

ဟ. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ :

ha. Sang kutibon euntaku, makudi sebel

ဇော်. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ.

1. Sebel kandel, ngraja sewala, selami dereng mabersih

ဇော်. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ.

2. Sebel madruwe putra, sane lanang akambulan (42 rahina), sane

ဟိမ္မိ ဟိမ္မိ ဟိမ္မိ. ဟိမ္မိ. ဟိမ္မိ.

istri tigang sasih (105 rahina).

ဇော်. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ.

3. Sebel pengantenan, sadereng mabakala;

ဇော်. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ.

4. Sebel sakuring kapademan manut sengker.

က. မရဘဝေါ. ခြင်္သေ့. ခြင်္သေ့.

na. Sane patita utawi panak bebinjat;

ဇော်. မံကလီကမ္ဘာလီ. မံကလီကမ္ဘာလီ.

ca. Makta sahananing sane kasinanggeh ngeletchin;

៣. តេជ្យតត្យត្យបត្យតិក្កតាស្រ្តៈ តេតិ ឫស្សៈ មនេតិ ពិសេស

៣. Wewalungan suku pat luire hanteng, bawi, lembu, sajawaning ri kula
បបបប

mapepada

៤. បន្ទុយសមរាជសន្តានស្តេចសិវសមរាជ ព្រឹត្តិ ធម្មតា

៤. Mahusana sane tan manut kadi tata caraning ngranjing ka pura;

៥. ហេតុសិក្សាបុរាណប្បវត្តិ បឋមសិក្សា

៥. Anak alit sedereng mayusa tigang sasih;

៦. សុភវរ្ម័នបាវន្តិកាស្វយ័តសិវៈ បិស្សុប្បវត្តិ បុរាណប្បវត្តិ

៦. Sadereng polih wak-wakan (pituduh) prajuru Desa Pakraman;

៧. ធម្មតា ព្រឹត្តិ ធម្មតា ពិសេស ពិសេស ពិសេស :

(2) Busana ngranjing ka pura wenang nganutin dresta minakadi :

៨. ពិសេស ធម្មតា ធម្មតា ធម្មតា ធម្មតា ធម្មតា

៨. Ritakala ngaturang ayah, mawastra lan nylempot;

៩. ពិសេស ធម្មតា ធម្មតា ធម្មតា ធម្មតា ធម្មតា

៩. Ritakala ngaturang sembah, mabusana jangkep;

១០. បិស្សុប្បវត្តិ បិស្សុប្បវត្តិ បិស្សុប្បវត្តិ បិស្សុប្បវត្តិ បិស្សុប្បវត្តិ

១០. Sinsan kadi ring ajeng nenten kalugra, sajawaning sampun pituduh

បុរាណ

prajuru.

១១. បរិសុទ្ធសាសនា បរិសុទ្ធសាសនា បរិសុទ្ធសាសនា :

(3) Pariluksana tan kawenangan ring pura, luire :

ဟ. ပညာတရားသိတတ်၍ တရားတရား၊ တရားတရား၊

ha: Masumi sane kasinanggeh wak purusya, wak cupala.

က. ပရိသတ်တို့၊ ပရိသတ်တို့၊ ပရိသတ်တို့၊ ပရိသတ်တို့၊

ku: Makurutan/mahacin, mawarih, masanggama.

ဆ. ပညာတရားသိတတ်၍ တရားတရားသိတတ်၍ တရားတရား၊

ca: Masumpah utawi macoran sajawaning pituduh prajuru desa.

စ. နိယာမတရားသိတတ်၍ ပညာတရားသိတတ်၍

ru: Ngias raga sajawaning pandita miwah pinandita.

ဆ. ပညာတရားသိတတ်၍ တရားတရားသိတတ်၍ တရားတရား၊

ka: Mungguh tedun ring palinggihi sajawaning pituduh prajuru desa.

ဆ. ကျေးဇူးတင်၍၊ ကျေးဇူးတင်၍၊ ကျေးဇူးတင်၍၊

du: Nyusuin rare (manyonyoin anak alit)

ဆ. ကျေးဇူးတင်၍၊ ကျေးဇူးတင်၍၊ ကျေးဇူးတင်၍၊

ta: Nyangasang busuna, ngias raga, mawikara, meekang pusungan

ပညာတရားသိတတ်၍ တရားတရားသိတတ်၍

miwah sapangunggilania sajawaning jro mangku lan pandita.

6. မံပညာတရားသိတတ်၍ တရားတရားသိတတ်၍

(4) Sang mamurug kadi kacaping ring ajeng, keni pamidanda pamrayascita

ပညာတရား

sapatutnya

၈။ ယခင်ရတနိန္ဒာဗျူဟာတရားရှိရာ၊ ရတနိဗျူဟာတရားရှိရာ

(1) Yan wenten jatma karwuhun ring paru, kengin kapintonan prade rumasi
ကမ္ဘာတစ်ဝှမ်း၊ ယခင်ရတနိန္ဒာဗျူဟာတရားရှိရာ၊ ရတနိဗျူဟာတရားရှိရာ
kasumangsuyun yan tan wiakti, jatma inucap kasisipang mamut pararem

၉။ ပြုရမည့်ဗျူဟာတရားရှိရာ၊ ပြုရမည့်ဗျူဟာတရားရှိရာ

(2) Prade kahyangan kahanan durmanggala, minakadi kapanca bhaya,
ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊ ပရဇာတ်၊
pamangku patut digelis nyadokang ring prajuru mangda marumang krama
ရတနိဗျူဟာတရားရှိရာ၊ ရတနိဗျူဟာတရားရှိရာ၊ ရတနိဗျူဟာတရားရှိရာ၊
desa tur ngwentunang upacara sapatutnya

၈။ နေရာတစ်ခုရှိရာ၊ နေရာတစ်ခုရှိရာ၊ နေရာတစ်ခုရှိရာ၊ နေရာတစ်ခုရှိရာ

(1) Sang pacang madeg pandita utawi pinandita minakadi Balian Sonteng,
ကမ္ဘာတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း၊
Kebayan, saluire sone juga ngenterung yadnya patut masadok ring prajuru

ဇ. ဗျဉ်းကလေးပိပေအောင်ပုံသိရအပ်သောအခါတွင် ဗျဉ်းကလေးပိပေအောင်

- (2) Krama Desa sami patut sareng nitenan katuntun antuk prajuru, mangda
မဟာသင်္ကြံယဉ်းကလေးကလေးသိရအပ်သောအခါတွင် ဗျဉ်းကလေးပိပေအောင်
sahanan yadnya sane kawetenaning kaicen pamuput oleh Pandita utawi
ပိပေအောင်မဟာသင်္ကြံယဉ်းကလေးကလေးသိရအပ်သောအခါတွင်

Pinandita manut kawengannya soang-soang

ပဉ္စမိ. ၈

Palet 3

ပိပေအောင်ယဉ်းကလေး

Indik Pitra Yadnya

ပဉ္စမိ. ၈

Pawos 31

မဟာသင်္ကြံယဉ်းကလေးပိပေအောင် :

Dudonan pamargin pitra yadnya

ဇ. ပဉ္စမိ. ၈

- (1) Pangupakaran sung lina:

ဇ. မဟာသင်္ကြံယဉ်းကလေးပိပေအောင် : မဟာသင်္ကြံယဉ်းကလေးပိပေအောင်

ha Antuk mendem utawi ngeseng, makacihna pakingsan ring Ibu
ပိပေအောင်မဟာသင်္ကြံယဉ်းကလေးပိပေအောင်

Pertiwi utawi ring Bhata Brahma, selami nuptupang prabeya.

က. မဟာသင်္ကြံယဉ်းကလေးပိပေအောင် : မဟာသင်္ကြံယဉ်းကလေးပိပေအောင်

na. Atiwa-tiwa (upakara pangabenan/palebon)

၇၂။ ဆန္ဒလွှတ်ပုံနှင့်ပစ္စုပ္ပန်စိတ်စိတ်ကိစ္စသတ္တဝါတို့ပိရယာဇာတိ၊ ပဓိကတိ

(3) Tan kalugra mendem lan atirwa - trwa rikala upacara piodalan / patirtan

စုသ ဆန္ဒကိစ္စသတ္တဝါတို့၊ ပုဂ္ဂိုလ်၊ ပွဲ၊ ပ၊ ပိတ္တဝါ၊ နိရုဏတိ၊

Ida Blatara ring kahyangan tiga, prawani, purnama, tilem, kliwon,

ရဟံရဟံတိ၊ မိပ္ပုပ္ပန်၊ မိပ္ပုပ္ပန်၊ မိပ္ပုပ္ပန်၊ မိပ္ပုပ္ပန်၊ မိပ္ပုပ္ပန်၊ မိပ္ပုပ္ပန်၊

gotongan, semut sedulur, apit hanghang, gagak pati (pananggal ping 1 lan

ယိ။

၇၂။

မရုဏတိ၊ ဟူ၍။

Pawns 33

၇၂။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

(1) Sane kasinanggeh kacuntakan sekadi ring sor

ဟ။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

ha. Cuntaka antuk lina/kalayu sekaran;

သ။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

na. Cuntaka antuk ngraja sewafu,

ဗ။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

ca. Cuntaka antuk ngembasang putra,

င။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

ra. Cuntaka antuk kruron,

ဆ။ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊ မရုဏတိ၊

ka. Cuntaka antuk pangantenan (ngarorod),

၁။ ဟုံနွဲသဟုံနွဲဗျာလပေ။

da. Cuntaka antuk gamia gamana.

၂။ ဟုံနွဲသဟုံနွဲကျာလပေ။

ta. Cuntaka antuk salah timpal.

၃။ ဟုံနွဲသဟုံနွဲရသျှင်ရစွဲနွဲသွမ်ဗျာလပေ။

su. Cuntaka antuk yaning wenten anak istri madue putra sadurung polih

ဗျာလပေ။

upakara widi widana pawiwahan.

၄။ ဟုံနွဲသဟုံနွဲဗျာလပေ။

wa. Cuntaka antuk mamitra ngalang.

၅။ ဟုံနွဲသဟုံနွဲဗျာလပေ။

la. Cuntaka antuk sad atatayi

၆။ ဟုံနွဲသဟုံနွဲဗျာလပေ။

(2) Sengker cuntaka manut kawentenannya

၇။ ဟုံနွဲသဟုံနွဲဗျာလပေ။

ha. Cuntaka kelayu sekaran, keluarga rauhing satunggalannya solas (11)

ရဟိန။

rahina.

၈။ ဟုံနွဲသဟုံနွဲဗျာလပေ။

na. Cuntaka ngraja sewala, tigang (3) rahina utawi sasampun mabersih.

ca. Cuntaka ngembasang putra, sane lanang akambuhan (42 rahina).

ca. Cuntaka ngembasang putra, sane lanang akambuhan (42 rahina).

sa. Cuntaka ngembasang putra, sane istri tigang susih (105) rahina.

sa. Cuntaka ngembasang putra, sane istri tigang susih (105) rahina.

ca. Cuntaka karon, akambuhan / abuhan pitung dina (42) rahina.

ca. Cuntaka karon, akambuhan / abuhan pitung dina (42) rahina.

ca. Cuntaka pangantenan, sasampun maupacara pawiwahan.

ca. Cuntaka pangantenan, sasampun maupacara pawiwahan.

ca. Cuntaka gamla gamana, sasampun kasapihang tur maprayascita.

ca. Cuntaka gamla gamana, sasampun kasapihang tur maprayascita.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ca. Cuntaka salah timpal, sasampun maprayascita raga antuk prabea.

ဟ။ ကလယု မိနာသိ၊ ကရမာသိ။

ha. Kalayu sekuran (kaseduan)

မရတမ္ဘန္တက ကုလဝဲဇာမိရမာသ၊ မိနာ မကုတုလသိ မန္တရ။

Sane cuntaka kulawarga sang seda, miwah satunggahan sanggah /

ဗြာဟ္မ -

mrajaunya,

ဓ။ ဗြာဟ္မဗျာ :

na. Ngraja sewala

မရတမ္ဘန္တက၊ မိမရတဗြာဟ္မဗျာ။

Sane cuntaka, sang sane ngraja sewala

ဇ။ ငိဗ္ဗမံ ပုဗ္ဗ :

ca. Ngembasang putra

မရတမ္ဘန္တက ယဃဒု ရာဇာ မိဇာဗိဗ္ဗမံ။

Sane suntaka yayah-rena sang kaembasang

ဇ။ ပာဝိတမာသိ :

ra. Pawiwahan

မရတမ္ဘန္တက မိပါဝိတမာသိဗိဗ္ဗိ။

Sane cuntaka sang mawiwaha lanang istri

က။ ကရုဏာသိ :

ka. Karuron

မရတမ္ဘန္တက၊ မရတကရုဏာသိပုဗ္ဗာဇာရက။

Sane cuntaka, sane karuron sareng rachine

ဃ။ နုထ မှလိန္တိရ နန္တန္တ နယျာဓိန္တိ။

ha. Ida sulinggih lan Mangku Kahyangan Tiga.

ဆ။ ပပန္တ နယျာဓိန္တိ ဂိန္တိ ပိရယာသဗ္ဗာပဒန္တလိန္တိ။

na. Pamangku kahyangan tiga rikala piodalan sampun ngalang tengah.

ပရဇာသိ၊ ၂၉။

Pawos 34

၁။ ဃဇိဇဇိဇ။ ပရဇာသိ၊ နပိရယာဓိန္တိ။

(1) Atiwa-atiwa (pengabenan) kamargiang antuk :

ဃ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။

ha. Nyawa Resi (nyuasta geni), santukan tan ngagah utawi menawi tan

ကဇိဇိဇ။

kekeniang.

ဆ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။

na. Sawa prateka, ngaben ngwatang sawa kakeniang

၂။ ပဇိဇဇိဇ။ ပရဇာသိ၊ ၂၉။

(2) Panemaya pangabenan wenten 2 pawos

ဃ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။ ဇာဇဇိဇ။

ha. Ngaben dadakan/hah bangun, kadadosang sajeroning sengker 7

ပိရယာဓိန္တိ။

(pitung) rahina.

ဆ။ ဇာဇဇိဇ။

na. Ngaben ngemuasa

ខ្លះ គ្រូឆ្ងល់នឹងការប្រកាសនេះ ៖

(3) Dudonan pangabenan sakadi ring sor.

ខ. ក្រុមប្រឹក្សាប្រឹក្សា, បុរាណ, ក្រុមប្រឹក្សា, ក្រុម, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា.

ha. Ngurwit saking mangkahi / suda, ngalelet, ngeseng, ngirim / nganyut,

ក្រុមប្រឹក្សា, ក្រុមប្រឹក្សា.

ngulapin (ngedetin)

ន. ក្រុមប្រឹក្សា, បុរាណ, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា.

na. Nangun sekahi (puspa lingga) ngeseng, nganyut, ngulapin, ngingkup,

ក្រុមប្រឹក្សា, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា, ក្រុមប្រឹក្សា.

ngalunggihang, ngaroras, musida karya, maajar-ajar.

បុរាណ, ក្រុម.

Pawos 35

ស៊ី. បុរាណប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

(1) Papatusan yan ngumargiang pangabenan dadakan ufaw ngamasa luire

ក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

raraunan lan pangromba.

ខ. បុរាណប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

(2) Pangigune manut abot dangan karyane sane kakaryanin.

ka. Tuug alambahan (42 ruhina).

ka. Tuug alambahan (42 ruhina).

da. Dugang sasah (3 bulan);

da. Dugang sasah (3 bulan);

sa. Tutug kelih (ngaraja wadone, ngembakin lanange);

sa. Tutug kelih (ngaraja wadone, ngembakin lanange);

wa. Matatah / mupandes.

wa. Matatah / mupandes.

ka. Tuug alambahan (42 ruhina).

ka. Tuug alambahan (42 ruhina).

da. Dugang sasah (3 bulan);

da. Dugang sasah (3 bulan);

sa. Tutug kelih (ngaraja wadone, ngembakin lanange);

sa. Tutug kelih (ngaraja wadone, ngembakin lanange);

(3) Upacara upacara inucap nista, madya utama manut sastra agama saha

(3) Upacara upacara inucap nista, madya utama manut sastra agama saha

catur dresta, maka buatan desa dresta, ngawinang sima cara desa.

catur dresta, maka buatan desa dresta, ngawinang sima cara desa.

၁၆၅.

၈၆.

ပဗ္ဗဏိ.၇.

Palet.5

ဟိန္ဒူသမ္မတ

Indik Bhuta Yadnya

ပရဏာလိ.၅၆.

Pawos 37

၇. သုဗ္ဗဏ္ဍဟိန္ဒူပုဂ္ဂိုလ်သုဗ္ဗဏ္ဍပဏာနဗျာဓိသိဝိဇ္ဇာသိ

(1) Bhuta yadnya inggih punika upacara-upakara hiakala ring pertiwi lan
သဗ္ဗဏ္ဍ. မဲဗ္ဗဏ္ဍပဏာနဗျာဓိသိသုဗ္ဗဏ္ဍ.

kahyangan, sarwa prani saha upacara-upakara ring bebutan.

၈. ဥပဏာနဗျာဓိသိမဲဗ္ဗဏ္ဍဗျာဓိ :

(2) Upacara pabiakala ring sarwa prani luire

၉. ဘိမဲဗ္ဗဏ္ဍဗျာဓိသိသဗ္ဗဏ္ဍဗျာဓိ. ဇနိဇ္ဇာဗျာဓိ

ha. Ring sarwa tumuwuh rikala Tumpek Pangatug (Saniscara Kliwon
တက်တံ့.

Wariga).

၁၀. ဘိမဲဗ္ဗဏ္ဍဗျာဓိသိသဗ္ဗဏ္ဍဗျာဓိ. ဇနိဇ္ဇာဗျာဓိ

na. Ring sarwa inggon-inggon ri kala Tumpek Kandang (Saniscara Kliwon
ဥရုယ.

Uye).

၁၁. ဥပဏာနဗျာဓိသိသဗ္ဗဏ္ဍဗျာဓိသဗ္ဗဏ္ဍဗျာဓိ.

ca. Upacara pakala-kalan manusa nrevut wiguna kabuos pabiakala

၉. ဥပဇာတိပဗ္ဗာနကဏ္ဍိပိတိတိ၊ သမ္ပတိဗ္ဗာနကဏ္ဍိပိတိတိ

(3) Upacara pahaakala ring pertiwi, kahyangsan lan bebutan kawastanin
ပဗ္ဗာန -

mecaru

၆. ပဗ္ဗာနကဏ္ဍိပိတိတိ၊ သမ္ပတိဗ္ဗာနကဏ္ဍိပိတိတိ

(4) Pacaruan mupap ring ajeneg nista, madya, utama manut dresta sane
မာလဒ္ဓကဏ္ဍိပိတိတိရူပံ :

sampun mamargi kadi ring sor :

ဟ. ငမ္မေသေ။

ha. Eka sata

သ. ပဏ္ဍမေ။

na. Panca sata

ဆ. ပဏ္ဍမာနိ။

ca. Panca sanak

ဇာ. ပုဗ္ဗိလမ္ပ။

ra. Resi gana

ဆ. ပဏ္ဍမိက္ခမိ။

ka. Panca kelud

ဆ. ဗလိက္ခာနာန။

da. Balik sumpah

ဇာ. တာဝု အာဂွံ။

ta. Tawur Agung

မ. သေသကဗျာ.

sa. Eka Dasa Rudra

၈. မဇဂဏိသဏိဂိဟိဏိဓာရုဏ်တိသ္မိပဟာ.

(5) Sajawaning kadi ring ajeng kawentenang upacara.

ဟ. ပရုဏသ္မိရုဏသန္တဗာဏိယန္တရုဏမဏဗျာဓိဗန္တဂဏိ.

ha. Majot-jotan utawi yadnya sesa nyabran wusan ngrateng.

ခ. မမပုရမပုရဂိဏဗပမိတဏိဂိဟာ.

na. Masapuh-sapuh ri kala pacang wali ring pura.

၉. ပမရုဏာရုဏကုဏ်တိဓာရုဏ်တိဓာရုဏ် :

(6) Pacaruan sane kamargiang ngawarsa minakadi :

ဟ. ပမရုဏာရုဏကုဏ်တိဓာရုဏ်တိဓာရုဏ်တိဓာရုဏ်တိဓာရုဏ် :

ha. Pacaruan panangklik merana sanangken tilem kenem, tilem kepit.

သန္တဗာဏိသန္တဗာဏိသန္တဗာဏိ :

lan purnama kaulu mamangkon :

• နိဓာရုဏ်ပဟာရပမရုဏသ္မိဓာရုဏ်တိဓာရုဏ်တိဓာရုဏ်တိဓာရုဏ် :

• Genah upacara pacaruan punika ring jaba pura dalem, ring jaba
ရုဏသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိ :

desa lan ring perepatan (caturpata)

• နိဓာရုဏသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိ :

• Karna desa sami patul ngaruntutin (nyarengin) antuk nanceb

သန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိသန္တဗာဏိ :

laapun ring sang-sang leluh saba upacara upacara kadi

ပမရုဏ .

၆. မိပဗ္ဗတ္တံ မပိယာဓိ နိဓိပမိယန္တိ ဟန္တသကပ္ပာဏိ မရဏ

(4) Sang mamuang kecapiang ayeng keni pamadanda manut pararem sarie
ဆဲးကွဲ ဟန္တသကပ္ပာဏိ. ပဗ္ဗတ္တံရဏ.
kamargiang untuk patelik (pecalang desa)

၇. စိဗ္ဗရဏံ. စိဗ္ဗညပိ ဟန္တဏိ ဣဗ္ဗ ရဏံ ဆဲးကွဲ မဟပဒ္ဓာဏိ

(5) Ngembak desu (Ngembak api manut drestu desa) kamargiang susampun
သဟု. ၀၆.၀၀ ရမာရက ပဏမိဗ္ဗပဗ္ဗကန္တလရဏံ.
dauh 04.00 sore makasihna pasuaran kulkul desa.

၈. စိဗ္ဗညပိ ဝိဇိဗိ. ရဏန္တရဏ ပဏမိဗ္ဗပဏိဗ္ဗိဏံ ဝိဇိဗိ ပဗ္ဗာဏိ

(6) Ri wus rahina Nyepi (benjangne) maka cihna pangawit leaka Warsa patul
ရမာဝဲရမာဝဲဝဲဏရဏံ မပိမလိဏံဒဗ. ဆဲးကွဲ ၁၀.
soang-soang warga desa sami saling ngaksama (dharma santhi).

ပဏ္ဍာပဗ္ဗာဏရ

PANCAMAS SARGAH

မုဏိဓိ ဝဏပရဏာဏိ

SUKERTA TATA PAWONGAN

ပဗ္ဗာဏိ. နိ.

Palet 1

ဟိန္ဒိသဝိဏာဏိ

Indik Pawiwahan

පරාජාති. කුඩා.

Pawas 39

කි. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

- (1) Pawiwahan inggih punika patemoning purusa pradana malarapan
පරිච්ඡේදිකු පුරිස පරිච්ඡේදිකු පුරිස පරිච්ඡේදිකු
panunggalan kayun suka citta kadulurin upaksaksi sekala-niskala.

ඉ. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු :

- (2) Pamargin pawiwahan luire :

හ. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

ha. Pepadikan, kemanggala antuk pakrunan;

ක. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

na. Ngratod, ngangkat rin wawu kakrunayang;

ස. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

ca. Nyeburin utawi sentana nyeburin

ඉ. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු :

- (3) Pidabdah sang pacang mawiwaha patut :

හ. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

ha. Sampun manggehi dafa truna (prasida nganutin Undang-undang
පරිච්ඡේදිකු.

Perkawinan).

ක. පරිච්ඡේදිකු පුරිස පරිච්ඡේදිකු

na. Sangkaning pada rema (tari kupaksa)

គ. សក្ខីភាពនៃប្រពន្ធបង្គំបង្គំស្រីយាស្តាវាប .

ca. Kasudiwedani prade pengambile sios agama.

៤. បង្គំសាតិសាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនា

(4) Pamargin pawiwahan mangda nganutin Undang-Undang Perkawinan
សាសនាបង្គំសាសនា .

saking sung ngawiwenang.

បទពាស្យា. ៤០.

Pawos 40

សិ. បង្គំសាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនា :

(1) Pawiwahan sane kapatutang ring desa sakadi ring sar .

ស. សាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនា

ha. Sampun kamargiang pabikala utawi kasaksiang sekala niskala

សាសនាបង្គំសាសនា .

anuk pandita/pinandita;

គ. បង្គំសាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនា

na. Wnten pasaksi prajuru sane mapakilingan utawi ngilikitayang

បង្គំសាសនា .

pawiwahan.

ច. បង្គំសាសនាបង្គំសាសនាបង្គំសាសនាបង្គំសាសនា .

(2) Parabian sure tan manut kadi ring ajeng sinanggeh tan patut.

តាមសេចក្តីបញ្ជាក់ :

Tatacara parubiap

៧. សប្បាយសិបដំណើរការបញ្ចប់ការងារបញ្ចប់ការងារ

- (1) Sapa siru ugi pacang ngwarangan pakulawargannya patut masadok ring
ប្រជុំ. សេចក្តីបញ្ជាក់បញ្ជាក់, ហេតុអ្វីបានជាបញ្ចប់ការងារ
prajuru, selanturnya prajuru maritatas, manut tan manut kakecap
បញ្ចប់ការងារ.

parabiane.

៨. បញ្ចប់ការងារបញ្ចប់ការងារ :

- (2) Pamargin papadikan manut dudorian

៧. បញ្ចប់ការងារបញ្ចប់ការងារ. សេចក្តីបញ្ជាក់បញ្ចប់ការងារ :

ha. Pakrunan juntos ping tiga, saha soang-soang mularapan

- សេចក្តីបញ្ជាក់បញ្ចប់ការងារ.
- Kupertama antuk canang.
- សេចក្តីបញ្ជាក់បញ្ចប់ការងារ.
- Kaping kalih antuk canang lan sajeng.
- សេចក្តីបញ្ជាក់បញ្ចប់ការងារ. សេចក្តីបញ្ជាក់បញ្ចប់ការងារ.
- Kaping tiga antuk tipat bantal, kabaos pamuput papadikan

၉. ဝိဝိဓသုတေသနပညာသိပ္ပံလက္ခဏာသုတေသနပညာသိပ္ပံ

2. Widi widana pinaksi pejati niskala nunas wadone ring pamrajan
လက္ခဏာသုတေသန

kumulannya

၁. သုတေသနသိပ္ပံလက္ခဏာသုတေသနသိပ္ပံလက္ခဏာသုတေသန :

na. Sajeroning buas kerah palaksana ring sekala

၁၁. ဟတ္ထသုတေသနသိပ္ပံလက္ခဏာသုတေသနသိပ္ပံလက္ခဏာသုတေသန

1. Antuk panyaksi krama banjar duuning kakerabin manawi
ဟတ္ထသုတေသနသိပ္ပံလက္ခဏာသုတေသန

antuk tengeran kulkul

၈. ပရိသုတေသနသိပ္ပံလက္ခဏာသုတေသနသိပ္ပံလက္ခဏာသုတေသန

2. Pamukas panyaksi prajuru suha ngilikitayang

ပရိသုတေသနသိပ္ပံလက္ခဏာသုတေသန

Palet 2

ဝိဝိဓသုတေသနပညာသိပ္ပံလက္ခဏာသုတေသန

Indik Nyapian

ပရိသုတေသနသိပ္ပံလက္ခဏာသုတေသန

Pawos 42

၁၁. ပရိသုတေသနသိပ္ပံလက္ခဏာသုတေသနသိပ္ပံလက္ခဏာသုတေသန

(1) Pawiwahan prasida kawusang malarapan antuk palas marabian utawi
လက္ခဏာသုတေသန

lapademan

៥. ឲ្យសង្ខេបឲ្យបង្កើតឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ បង្កើត

(2) Wisan mapikuren nangukan silih simonggil lina mapituges batu makadi
សេដ្ឋកិច្ច, ហិរញ្ញវត្ថុ.

batu lunak/istri

៦. បង្កើតឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

(3) Palas marabian inggih punika sangkaning mawiwit wicara.

៧. សំណុំធម្មបទស្នេហៈឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

(4) Sang ayat palas marabian patut atur supekasa pailikitan riin ring sang
ឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

rumaas (Pengadilan Negeri) wasu tinas upadang pamutuse kabaos

តាមសំណុំធម្មបទស្នេហៈឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

nyapiin, wawu dulu desa nyiarang kawentenannya ring desa saku keni

បង្កើតឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

pamelin kulkul manut pararem

ឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

Pawos 43

៨. សំណុំធម្មបទស្នេហៈឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ :

(1) Tatacara palas marabian sakadi ring sor

១. ឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

ha. Nawur praheya pasaksi sinalih turiggil sami matenga,

ន. ឲ្យបានលឿននូវសិទ្ធិក្នុងស្ថានបរិស័ទស្នេហៈ

na. Pagunakayan polih puhan pada.

၉. နွမ်းမိတ် နေလှဟိကုသေပာဗျဉ် :

(2) Swadarmaning bali inucap patut

၁. နပဉ်တံ ပဉ်ဗျဉ် နပဉ်တံ နပဉ်တံ ပဉ်ဗျဉ် ပဉ်ဗျဉ် . နပဉ်

ha. Ngamanggachang patihrata tan kengin ngamargiang paradara/drati
ဗျဉ် .

krama:

က. နပဉ်တံ နပဉ်တံ နပဉ်တံ . နပဉ်တံ နပဉ်တံ နပဉ်တံ . နပဉ်တံ .

no. Nguwasayang waris gunakaya, tan dados ngadol, ngadeang,

ပဉ်ဗျဉ် နပဉ်တံ နပဉ်တံ နပဉ်တံ . နပဉ်တံ နပဉ်တံ နပဉ်တံ .

makidihung lan siosan punika, sajawaning kabebasan saking

ပျဉ်ဗျဉ် နပဉ်တံ နပဉ်တံ နပဉ်တံ . နပဉ်တံ နပဉ်တံ နပဉ်တံ .

pinak utawi kulawarga pinih tampek saking prabina prade okane

နပဉ်တံ နပဉ်တံ .

kantun alit-alit;

၁. နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ .

ca. Kengin ngidih sentana prade wenten pidahidab sadurung sinalih

နပဉ်တံ နပဉ်တံ . နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ .

tunggul lina, saha kabebasan antuk kulawarga sananggah kupurusa.

က. နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ .

ra. Kawenangung mawiwaha malih yan wenten kebebasan manut aksara

၁. နပဉ်

ring ajeng

၉. နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ နပဉ်တံ :

(3) Batu kaucap tan pugah sakadi ring sor

២. ប្រើប្រាស់ឈ្មោះបុរស។

lu. Drati krami utawi parudara

៣. ប្រើប្រាស់ឈ្មោះបុរសឈ្មោះស្រី។ ៤. ប្រើប្រាស់ឈ្មោះស្រី។

na. Matulur saking pakubon tan pasadok jantos 6 (enam) sasih.

៥. ប្រើប្រាស់ឈ្មោះបុរសឈ្មោះស្រីឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រី

ca. Lempas ring swadarma sios-siosan tan prasida ngesehin solah
ប្រើប្រាស់ឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រី

maprawerti arep ring pituduh kulawarga purusa.

ប្រើប្រាស់ឈ្មោះបុរស

Palet 3

ប្រើប្រាស់ឈ្មោះបុរស

Indik Sentana

ប្រើប្រាស់ឈ្មោះបុរស

Pawos 45

៦. ប្រើប្រាស់ឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រី

(1) Sentana wenten kalih pawos sanc kaucap pratisentana miwah sentana
ប្រើប្រាស់ឈ្មោះបុរស

papercasan.

៧. ប្រើប្រាស់ឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រីឈ្មោះបុរសឈ្មោះស្រី

(2) Pratisentana inggih punika sentana sanc metu saking pawiwahan kapatut.

ဓ. ဆပမိဂဟေဝ မိက္ခန္ဓာယောယမံ ဟန္တုန္တုပရုစ ဟာဗ

ca. Kapawiwahan kaceburin kantsahayang antuk jatma sane magamu
မိက္ခန္ဓာယောယမံ ဟန္တုန္တုပရုစ ဟာဗ မိရဿာယောရုစ ဟာဗန္တုပရုစ
Hindu utawi jatma sane magama siosan sane sampun nglaksanayang
ပပဂိဗျန္တုပရုစ ဟန္တုန္တုပရုစ .

pamarisuda raga utawi sudi wadani.

ဂ. ပရုစပရုစ မိက္ခန္ဓာယောယမံ ဟန္တုန္တုပရုစ ဟာဗန္တုပရုစ

ra. Sane manggehang sentana rajeg patut mapasadok ring I prajuru
ဟန္တုန္တုပရုစ မိရဿာယောရုစ ပရုစ ဟာဗန္တုပရုစ
banjar tur I klian banjar patut nyurung ring banjar saha ngaturang
ဂိဗျန္တုပရုစ .

ring prajuru desa pakraman

ပရုစပရုစ .

Pawos 46

ဓ. တန္တုဗျန္တုပရုစ ဟန္တုန္တုပရုစ ဟာဗန္တုပရုစ

(1) Ngangkat sentana manut dudonan patut maka cihna artha brana
ပပဂိဗျန္တုပရုစ မိရဿာယောရုစ .

pamerasan sane kasaksiang sekala niskala

ဓ. ဆပမိဂဟေဝ မိက္ခန္ဓာယောယမံ ဟန္တုန္တုပရုစ ဟာဗန္တုပရုစ

(2) Sapa siru ugu krana pacang ngidih sentana patut masudok ring bendesa
မိရဿာယောရုစ ဟာဗန္တုပရုစ .

saristane asasih sadurung pamerasan.

សិរីសោភ័ណ,

៨៧.

បទដ្ឋកថា. ៤.

Palet 4

សិរីសោភ័ណ

Indik Warisan

បទដ្ឋកថា. ៤០.

Pawos 48

សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

- (1) Warisan inggih punika artiba brana saha ayah-ayahan ngupadi kasukertan
សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

sekula niskala saking kaluhuranaya arep ring turunanaya.

ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

- (2) Karang sinanggeh warisan luire

សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

ha Due tengah, makadi tegal ayahan desa, kuliyangan, pusaka, siwa
សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

karana, lan sang siosan,

សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

na Pegumakayan, tatadan/jiwa dana, hutang piutang.

ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

- (3) Wawu kengin kabaos warisan prade wenten

សិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ ឬសិរីសោភ័ណ

ha Sang mapiturun (pawaris)

ន. គតុរុនាវិ. ហដ្ឋិពវិ. ហដ្ឋិពវិ.

na. Katurunan (ahli waris)

ន. គតុរុនាវិ. ហដ្ឋិពវិ. ហដ្ឋិពវិ. ហដ្ឋិពវិ. ហដ្ឋិពវិ.

ca. Artha brana tatengen (ayah-ayahan) maka cihna warisan.

បទពា. គតុរុនាវិ.

Paras 49.

ន. ហដ្ឋិពវិ. ហដ្ឋិពវិ. ហដ្ឋិពវិ. ហដ្ឋិពវិ.

(1) Ahli waris, luire.

ហ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

ha. Pratisentana purusa.

ន. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

na. Pratisentana (sentana rajeg);

ន. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

ca. Sentana paperasan lanang / wadon.

ន. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

(2) Prade tan wenten sakadi ring ujung kang sinanggehi ahli waris.

ហ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

ha. Turunan purusa pernah ngunggahang makadi rerama lanang, pekak,

សេនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ. ប្រសិស្ឋនាវិ.

selanjutnya, rerame misan, mindon.

၈. တွတ္ကသုတ္တံပိဋကသေဝိယသေဝိယရဟကသေဝိယသေဝိ

na Turunan putusa pernah ke samping makadi keponakan dimisan
ပိဋကသေဝိယသေဝိယရဟကသေဝိယသေဝိ

miwah mardon

၉. မွဲးပိဋကသေဝိယသေဝိယရဟကသေဝိယသေဝိ :

(3) Swadarmaning ahli waris patut

၁၀. နိဗ္ဗိယသေဝိယရဟကသေဝိယသေဝိယရဟကသေဝိယသေဝိ

ha. Nerima saha ngusahayang tetamian paham kaluhurannia, makadi

ဗွရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိ

ngrempon sanggah / mrajan, pura, saha pangupakarannia miwah

ယသေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိ

ayah-ayahan pawaris,

၁၁. တရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိ

na Ngahenang pawaris saha nglanturang upacara-upacara pitra,

၁၂. တရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိ

na Naurin hutang-hutang pawaris manut panglokaka

ပရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိ

Pawos 50

မွဲးပိဋကသေဝိယသေဝိယရဟကသေဝိယသေဝိယရဟကသေဝိယသေဝိ :

Mungguwing waris ke waris ring Desa Pakraiman Amhengan,

၁၃. နိဗ္ဗိယသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိယရဟကသေဝိ

(1) Ri sampun kalaksarayang pitra yadnya lan hutang-hutang pawaris huntas

သေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိယသေဝိ

யித்ய

92

၁၈၀. မိမိသတ္တိကုသိုလ်တို့၏

(ii) Sang-sung_{acc}-ch'el gilla wacce.

၁။ မံဂုလင်္ကီသုဂုဏ်တော်

na. Sang kengin anggen sentana.

ខ. ប្រវត្តិសាស្ត្រនៃការបង្កើនការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ។

၄။ Prade taler ian wenten cumpu ring panepas Kertha Desa, kengin
 ဆူရှာယယဝ်စိမံစုပရတုသိ၊ ပကမိစဉ်ဗြိ .

kautsahayang ring sang rumaos (Pengadilan Negeri)

၈။ ပြုစုဆောင်ရွက်ရမည့်အရာများကို စီစဉ်ပေးနိုင်ရန်၊ မဟာမိတ်များနှင့် ဆက်သွယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊

(3) Prade jantos karing desa kepah utawi kasapih, patut soang-soang nedunin
 လၢၣ်ပၣ်မၤကၢၣ်ပၣ် - ပ။

maksiatna desa ngarep.

မေတ္တရုတ်ကု

SASTHAS SARGAM

දුර්වල සහ ප්‍රභවයකි

SUKERTA TATA PALEMAHAN

පළමු. සී,

Palat J

3611

Bhaya

ပရကောလိ. ရှုစွ.

Pawos 52

၈. ပရိန္တိန္တယ ဟိရုဂ : ခိတဆယ, ဒေသဆယ, ဆပက္ခဏာလိ. ရှုဂဗဂ

- (1) Parindik bhaya laire : jiwa bhaya, artha bhaya (kapandangan), dura cara
စိတဆယ.

ring agama.

၉. မံပတိဟိန္တယာသန္တိတဆယ, ပဗျန္တိပဗ္ဗလ္လဗ္ဗလိ

- (2) Sang manggihin kahanan jiwa bhaya, patut nepak kulkul bulus
ပဝိဗ္ဗလ္လ.

mapituhung

၁၀. ပြုရမဂိရုမဇကမာသန္တိတဆယ, ပဗျန္တိပဗ္ဗလ္လဗ္ဗလိ

- (3) Prade ring desa kahanan jiwa bhaya, patut desane ngaturang bhuta yadnya
ဗျန္တိပဗ္ဗလ္လဗ္ဗလိ မံတဂိဂံ.

tur sang mayamin katur ring ngawiwenang

၁၁. ပြုရမဂိရုမဇကမာသန္တိတဆယ, မံပဗ္ဗလ္လဗ္ဗလိ, မဗ္ဗလ္လ

- (4) Prade ring desa kahanan parca bhaya, sang nepak kulkul bulus, sawusane
မံပဗ္ဗလ္လဗ္ဗလိ မံပဗ္ဗလ္လဗ္ဗလိ ပြုရမဂိရုမဇကမာသန္တိတဆယ.

nepak patut atur supeksa ring prajuru desa antuk kabuatan penepake.

၁၂. ပြုရမဂိရုမဇကမာသန္တိတဆယ, ပဗျန္တိပဗ္ဗလ္လဗ္ဗလိ

- (5) Prade wenten jatma mamisuh utawi nguman-uman jatma sios, kakenin
ပဗျန္တိပဗ္ဗလ္လဗ္ဗလိ မံတဂိဂံ.

pamidanda beya pecamil manut pararem.

ပရဘာမိ.၁၅.

Purwa 53

၁။ မံပဏ္ဍိတိန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ

(1) Sang manggihin kaharian artha bhaya (kamalingan), patut ngulikul
ပဏ္ဍိတမိန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ
mapitulung utawi sang kamalingan atur supeksa ring prajuru/dulu desa
မရသပမံ နန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ
sane pacang nandanin saha mawuwuh panyangaskara prade wenten jatma
တပဏ္ဍိတမိ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ .

ngamaling barang samanggah suci

၂။ ပဏ္ဍိတမိန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ

(2) Pratingkah mapailon ring dusta kabaos suturon, utawi prade wenten jatma
ပဏ္ဍိတမိန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ
manggihin maling tan nyadokang ring prajuru jantos jatma sios nyaduang.
ပဏ္ဍိတမိန္ဒြိယသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ
patut kadanda kadi dandaning maling, sakueh pangargan wit manut
ဒေသသန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ
cueakan tur prade jantos ping ligan malaksana asapunika wenteng
သန္တတသယံ၊ နပဏ္ဍိတမိ၊ ပဏ္ဍိတမိ .
kasukserah ring sung ngawiwenang

- ပသရသာဗျိုလ်ဗွေရဲခဲ၊ ပွရဲသးဗျိုလ်၊ နံသင်ပသရသာဗျို

pasudok ring sang maswenang, prade kacunduk (ketara) patut kadanda
 ສຸດຂອງກະຕູ້ມາດ.

kadi dandaning maling

၆. ယင်းရုစန်နုစာဉ်ကို ပဏ္ဍရဏာသိ ဟုမိကသောတဉ်သယ

- (4) Yening wenten jatma ngranjing pakubon wiadin pakarangan ri kala

ស្ងប់. ឯតម្កល់បង្ក្រាបក្នុងបរិវេណវិស័យនៃទីក្រុងស្រស់ស្អាត

[illegible]

katuwekang antuk madewa saksi ring Pura Bale Dalem.

- ၆၂။ ဗုဒ္ဓဗျူဟာသံဃာတို့၏ ဗျူဟာသံဃာတို့၏ ဗျူဟာသံဃာတို့၏

- (5) Mungda tan katuwekang manut ring ajeng, asing-asing ngranjingin kubon

ဇနနိသိရယဝဓာဓုဗျိ :

jūtnā šīs palāt

បា. ធម៌ត៍តាងិ ស្លា. ធម៌ត៍តាងិ.

ha. Matengeran suara (makaikan)

၈. ကုမ္ပဏီလီမိတက်တစ်ခုခု၏ အစီအမံများကို ပထမဦးစွာ

na. Nyantos sang nruwenang karang rawuh utawi masadok ring pangapit

[illegible]

pinih tampek, maka buatan pangranjinge,

၁၈. ပပ်းညွှတ်ကျွေးသရဏိဝါ၊ ပကသိဗ္ဗပကဏုဂ္ဂိကလဒ္ဓုဂ္ဂိ။

ca. Pamedal karangnia kasawenin, maka elhna pangarah ri kala suwung.

පළමු. 8.

Palet 2

သက်လည်လည်...အစီအစဉ်

Karang tau Tegal/Carik

පළුතැන්. ෧෧.

Power 54

ឆ. ជ្របទុនបតីរុប្បងនាំយាយទុន, បាតុបតីស្និទ្ធិ

(1) Krana desa pangemong karung ayahan desa (tanah sane tan keni
 ၆၆၈၈၀၀ ပဉ္စေတုတိသိက္ခတံမိက္ခပဉ္စသုသင်္ဂဟာနိ-ဓမ္မေတိ

ရတနာတို့သည် ပစ္စည်းများကို ကြည့်ရှုရန် အလွယ်တကူ ရရှိနိုင်ရန် အတွက် ပြုလုပ်ထားပါသည်။

tembok mangda pakantenannya asri.

៨. តើ អ្វី មិន គួរ ធ្វើ ក្នុង ការ ប្រកួត ប្រជែង ក្នុង ការ ប្រកួត ប្រជែង ក្នុង ការ ប្រកួត ប្រជែង

[2] Wates sisi kaler miwah kangin patut kakaryanin untuk sang ngamong
 karang ayaunan inucap, sang mawasta gegaleng ke luan, sajawaning tanah
 pecatu tegal, carik utawi tanah padruweyan ngraga, sane kapiara watese
 sisi klor miwah kauh, reli punika mawasta gegaleng ka teben.

sisi klod miwah kauh, reh punika mawasta gegaleng ka teben.

၃။ ပြုရမည့်အခါ ပရိယာယ်၊ ဟောပြော၊ နာမည်၊ ယဉ်ကျေးမှု

(3) Prade katasayang pagehan / turus inucap nglikadin, yan pada ura
ပဏ္ဍိတ၊ ရဟန်းတော်၊ ပရိယာယ်၊ နာမည်၊ ယဉ်ကျေးမှု၊
panyandinge, kengin watese ngungge pinget pal kewanten kasaksinin
ယဉ်ကျေးမှုရဟန်း။

antuk prajuru desa

၄။ ပြုရမည့်အခါ ပရိယာယ်၊ နာမည်၊ ယဉ်ကျေးမှု

(4) Prade wenten karang kabebeng mangda kautsahayang wenten margi
မာဏိဗ္ဗရဟန်း၊ ပရိယာယ်၊ နာမည်၊ ယဉ်ကျေးမှု။

sanistane adepa igel (1 / 1,5 M)

ပရိယာယ်၊ နာမည်။

Pawos 55

၁။ မိမိ၊ မိမိတို့၊ မိမိတို့၏၊ မိမိတို့၏၊ မိမိတို့၏

(1) Sinalih tunggil krama desa / banjar lan kalugra

ဟ။ မိမိတို့၏၊ မိမိတို့၏၊ မိမိတို့၏၊ မိမိတို့၏။

ha. Ngalah-alah margi, tegal ayahan desa, karang desa,

က။ မိမိတို့၏၊ မိမိတို့၏၊ မိမိတို့၏၊ မိမိတို့၏။

na. Ngalah-alah tanah tegak kahyangan, lan setra, sukanan tegak
မိမိတို့၏၊ မိမိတို့၏။

sinanggeh suci

၆. ပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။ မံ

(3) Prade sampun kawara taler tan wenten usaha sang nruwenang wit, sang
ကျေးဇူးတင်စွာပါ။ ကုသလသံဃာရတနံတိဿိ။ မံ ပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။
rumasa katetehan / kajerihin wenang masudok ring prajuru, tur ri sampun
သပင်တိဿိ။ မံ ပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

kaparitas kalugra ngicalang wit inucap

၇. မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

(4) Sang keni pamidanda panyanggaskara saha prabeya manut pararem arep
ဝိတတရားတရားပါ။ မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

ring wewangunan sang karubuhan luire

၈. မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

၉. Sang nruwenang wit sinanggih mayanin, prade pungkak ngrubuhin
တရားတရားတရားပါ။

wewangunan krama sios

၁၀. မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

၁၁. Sang notor, munggel utawi ngrehahi taru tur ngrubuhin wewangunan
တရားတရားတရားပါ။

krama sios

၁၂. မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

(5) Krama desa patut ngamanggehang kawerdian tunem tuwuh minckadi alas

သစ်ပင်ပင်ပင်ပင်ပါ။ မံသိဝိပဿိဗန္ဓုပဏာတမ္ဘာမဟာပြုစုစာပေသစ္စာတရားစွဲစာရတ္တိန္ဒြေကုသလသံဃာရတနံတိဿိ။

kakertaan Desa Pakraman Ambengan sane ngawinang desane miwah

သစ်ပင်ပင်ပင်ပင်ပါ။

පත්‍රිකා. 6.

Palet 4

තෙහෙපත්ති

Wewalungan

පලුතාඩි. 4. 1.

Pawos 57

1. සහතත්ති පලුතාඩි සහත පවිසන තෙහෙපත්ති සහතාය පවිසනිති

(1) Sahanan warga desa sane mamara wewalungan, patut sayaga niterin
තෙහෙපත්ති. පලුතාඩි සහත පවිසන තෙහෙපත්ති පවිසනිති.
negul/nglogor mangda tan ngrusakin karang utawi pabinaan krama sios.
සිංහි සිංහි පලුතාඩි සහත පවිසනිති.

bilih-bilih jantos ngranjing ngelelehun kahyangan

2. පලුතාඩි සහත පවිසන තෙහෙපත්ති පවිසනිති.

(2) Prade wenten wewalungan malumbar utawi ngeleh ngrusakin karang/
පවිසනිති. නිසා පවිසන තෙහෙපත්ති පවිසනිති.
pabinaan krama sios, ri sampun kawara kengin katapan tur kadurda
තෙහෙපත්ති සහත පවිසන තෙහෙපත්ති පවිසනිති.
ngwalang wil sane kurasak manut pamutus pararem salta naur panebus
පවිසන තෙහෙපත්ති පවිසනිති.

papiaran tetabuhan manut panglokikan prajuru desa

3. පලුතාඩි සහත පවිසන තෙහෙපත්ති පවිසනිති.

(3) Prade jantos ngelelehun tegak suci minakadi pura sanggah lan
පවිසන තෙහෙපත්ති පවිසනිති.
sapanunggalana, ri sampun kaparitas antuk prajuru wenang sangg

ညွှတ်သိမ်းသိမ်း ပဏ္ဍိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတ
 mawenawu kadanda mabuhu agung tebasan prayuscita, durmanggala
 ကျေတိ ပဏ္ဍိတမာရ်၊ ဖိစာရဉ်ပဏ္ဍိတမာရ် -
 utawi Pancasata, iwak bebek belangkalung

၆. ညွှတ်သိမ်းသိမ်း ပဏ္ဍိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်

(4) Krama desa lan kalugra nganggongang hanteng, keho lan sapanunggulanu
 ဘိဇ္ဇိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်၊ ဖိစာရဉ်
 ring legal krama tiisan miwah ring setra Desa Pakraman Ambengan, yan
 ပဏ္ဍိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်၊ ဖိစာရဉ်
 memurug patut kadanda agung alit manut pamutus parurem krama desa
 ကာယိဇ္ဇိတ -

ngarep

၇. ညွှတ်သိမ်းသိမ်း ပဏ္ဍိတမာရ် :

(5) Krama desa lan kalugra :

၈. ပဏ္ဍိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်၊ ဖိစာရဉ်
 na Maburu utawi medilin baburun minakadi paksa, kidang, miwah sane
 သိရဉ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်၊ ဖိစာရဉ်
 tiisan ring wewidangan Desa Pakraman Ambengan sajawaning
 ပဏ္ဍိတမာရ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ် -
 anggen upacara yadnya drowen desa

၉. ကျေတိ ပဏ္ဍိတမာရ်၊ ဖိစာရဉ် ပဏ္ဍိတမာရ်၊ ဖွဲ့ပဏ္ဍိတမာရ်

na Nuba utawi nyetrum ulam ring lakade, pangkunge, carik muah sane
 သိရဉ်ကံစာသက္ကယိဇ္ဇိတ၊ ဖွဲ့ပဏ္ဍိတမာရ်၊ ဖိစာရဉ်
 tiisan ring wewidangan Desa Pakraman Ambengan.

៩. ប្រុសទុក្ខត្រង់ក្បាលរាងបង្កូរក្នុងស្នូតក្នុងក្បាលស្នូតចំបងបង្អួច

(6) Prade wenten saro mamurug kecap awig-awig inucap keni pamidanda
ស្រីមេលីស្នូតក្នុងស្នូតក្បាលរាងបង្អួច.

agung alit munut pamutus pararem.

៧. ក្រុមមនុស្សក្នុងស្នូតក្បាលរាងបង្អួច, ក្រុមមនុស្សក្នុងស្នូតក្បាលរាងបង្អួច

(7) Krama desa patut sareng nyerayanin, nyayangang tur mamiara kawerdian

សង្គ្រោះក្នុងស្នូតក្បាលរាងបង្អួច, ក្រុមមនុស្សក្នុងស្នូតក្បាលរាងបង្អួច

lan kelestarian surwa pranine pamekas ring wewidangan Desa Pakraman

សង្គ្រោះក្នុងស្នូតក្បាលរាងបង្អួច.

Ambengan

ប្រុស. ១.

Palet 5

ក្រុមមនុស្ស

Wewangunan

ប្រុស. ១.

Pawos 58

៧. ក្រុមមនុស្សក្នុងស្នូតក្បាលរាងបង្អួច :

(1) Nyabran ngwangan patut

១. ប្រុសក្នុងស្នូតក្បាលរាងបង្អួច, ប្រុសក្នុងស្នូតក្បាលរាងបង្អួច

ha. Masadok ring prajuru, pang ajeng prade wewangunan ngeninin

ក្នុងស្នូតក្បាលរាងបង្អួច.

wates.

154

SAPTAMAS SARGAH

ගිණිත සහ පිළිගැනීම

WICARA LAN PAMIDANDA

ପ୍ରକାଶକ, ଶ୍ରୀ,

Palet 1

○ ○ ○
 19 20 21
 22 23

Indik Wicara

පරුනාඩි, ශ්‍රී.

Power 59

[illegible]

(1) Sane wenang maosin makadi mutusang wicara ring desa inggih punika
 ပြဌာန်းရမည့်အရာကို ဆုံးဖြတ်ရမည်။

prajurit desa sugengguh Kerta Desa.

ឃ. ឯសិលាភ្នំ ឬទ្រព្យរបស់បរិសេន បុគ្គលឬក្រុមគ្រួសារ

ha. 1 Klian Banjar, pradene sang mawicara sane patunggilan banjar.

៣. ពិធីបោះឆ្នោត បញ្ចប់ការបោះឆ្នោតដោយសន្តិវិធីសាមញ្ញ

nu. Kelian Desa/Pakraman prade sang mawicara sami-sami ring
 ၁၈၇၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊

patunggalan Desa, Desa Pakraman

၅. ကျောင်းဆရာတော်များအားလုံး၏ အကျိုးအမြတ်အတွက် အသုံးပြုရန်

(2) Dadonan macem saba muputang wicara krama desa kadi ring sor

ba. Kaping arjeng kaboson antuk klian banjar.

ca. Kaping arjeng kaboson antuk klian banjar.

da. Kaping arjeng kaboson antuk klian banjar.

na. Tan cumpu ring panepas klian banjar katunasang ring panglingsir
klian.

banjar,

ba. Kaping arjeng kaboson antuk klian banjar.

ca. Paruman banjar tan kanutin kengin nunasang ring Kelian Desa /
panglingsir.

Pakraman:

da. Kaping arjeng kaboson antuk klian banjar.

na. Kelian Desa / Pakraman tan prasida muputang katincapang ring
panglingsir sinanggih Kerta Desa.

panglingsir sinanggih Kerta Desa.

ba. Kaping arjeng kaboson antuk klian banjar.

ca. Prade taler pematut panglingsir desa tan kacumponin, katunasang
ring panglingsir sinanggih Kerta Desa.

ring paruman desa sinanggih wasananing pamutus

panunggalan, 1960,

Pawos 60

ba. Kaping arjeng kaboson antuk klian banjar.

(1) Saharan wicara mawiwit kacorahan sakalure sinanggih mungkasin

ឆែងតិច្ចតិក្សិ បង្កតន្តិកុបកបុប្ផធាន

dagang an ng-ay ng passawan miwah pararem de

ឆែងតិច្ចតិក្សិ បង្កតន្តិកុបកបុប្ផធាន

digelis kabasaran tan yantos pasadok

គូ ឆែងតិច្ចតិក្សិ បង្កតន្តិកុបកបុប្ផធាន

(2) Sagaba wicara ludi ring ayeng patut nyantenang pasadok sang nunas baos

គូ បង្កតន្តិកុបកបុប្ផធាន ឆែងតិច្ចតិក្សិ

(3) Panepase patut pastika nyantenang iwang patut malarapan Tri Pramana

សាក្សី, ឆែងតិច្ចតិក្សិ បង្កតន្តិកុបកបុប្ផធាន

(saksi, ilikita, bukti) miwah tan muren nepek ring Catur Dresta

បង្កតន្តិកុបក

Palet 2

ឆែងតិច្ចតិក្សិ

Indik Pamidanda

បង្កតន្តិកុបក

Pawos 61

ឆែងតិច្ចតិក្សិ បង្កតន្តិកុបកបុប្ផធាន

(1) Desa/banjir wenang miwakang pamidanda ring warga desa sane sisip

គូ បង្កតន្តិកុបកបុប្ផធាន ឆែងតិច្ចតិក្សិ

(2) Paniwak mucep kamargiang olih klian desa / klian banjar

គូ ឆែងតិច្ចតិក្សិ បង្កតន្តិកុបក

(3) Bacakan pamidanda luire

ហ. ឆាយសាងកុញ្ចង្គិសិសិបង្កិ.

ha. Ayahlan punukun kasisipan

ង. ឆាយសាងកុញ្ចង្គិសិសិបង្កិ.

na. Danda arta (dosa, danda saha panikel paturunan)

ន. បុត្រសាងកុញ្ចង្គិ.

ca. Rerampagan

ច. កាតុត្តរាងកុញ្ចង្គិសិសិបង្កិ.

ra. Kadaut karung ayahannya, utawi kasepakang

ឆ. បុត្រសាងកុញ្ចង្គិ.

ka. Panyunggasakun.

គ. កាតុត្តរាងកុញ្ចង្គិសិសិបង្កិ.

da. Kawaliang pipil nyane (kawusanarig makrama)

ឆ. បុត្រសាងកុញ្ចង្គិសិសិបង្កិ.

(4) Pamidanda sane katiwakang patut masor singgih manut ring kasisipane.

ឆ. បុត្រសាងកុញ្ចង្គិសិសិបង្កិ.

(5) Jinah utawi raja hrana paraidanda ngranjing dados druwe Desa / Banjar

បុត្រសាងកុញ្ចង្គិ.

Pawos 62

សិ. បុត្រសាងកុញ្ចង្គិសិសិបង្កិ.

(1) Krume sane langkung ring ligang paruman nglantur lan nawur urunan

បុត្រសាងកុញ្ចង្គិសិសិបង្កិ.

mawah dadendan wenang korumpag

៨) ភាពសាបសង្កត់ក្នុងការស្វែងរកព័ត៌មាន ៖

(2) Beramirajan ngamoge tita cara kadi ring soré

பு. இலங்கை கல்வித்துறை, கல்வித் துறை, கல்வித் துறை, கல்வித் துறை

la Kalaksanayang antuk prajuru kasurangin antuk krama-desane ngang
 ୦୦ ୦୧ ୦୨ ୦୩ ୦୪ ୦୫ ୦୬ ୦୭ ୦୮ ୦୯ ୧୦ ୧୧ ୧୨ ୧୩ ୧୪ ୧୫ ୧୬ ୧୭ ୧୮ ୧୯ ୨୦ ୨୧ ୨୨ ୨୩ ୨୪ ୨୫ ୨୬ ୨୭ ୨୮ ୨୯ ୩୦ ୩୧ ୩୨ ୩୩ ୩୪ ୩୫ ୩୬ ୩୭ ୩୮ ୩୯ ୪୦ ୪୧ ୪୨ ୪୩ ୪୪ ୪୫ ୪୬ ୪୭ ୪୮ ୪୯ ୫୦ ୫୧ ୫୨ ୫୩ ୫୪ ୫୫ ୫୬ ୫୭ ୫୮ ୫୯ ୬୦ ୬୧ ୬୨ ୬୩ ୬୪ ୬୫ ୬୬ ୬୭ ୬୮ ୬୯ ୭୦ ୭୧ ୭୨ ୭୩ ୭୪ ୭୫ ୭୬ ୭୭ ୭୮ ୭୯ ୮୦ ୮୧ ୮୨ ୮୩ ୮୪ ୮୫ ୮୬ ୮୭ ୮୮ ୮୯ ୯୦ ୯୧ ୯୨ ୯୩ ୯୪ ୯୫ ୯୬ ୯୭ ୯୮ ୯୯

dari emak sakti

၈။ သိပ္ပံပညာရှင် ဖိမခင်တို့လူ့ကံ ဟူ၍ ကာလကိစ္စ

na. Sang ngrampag saking darsana ngamihl barang utawi nyawenin

တစ်ခုခု၊ အရသာကောင်းတဲ့ ဟင်းခံစားပါလိ၊

tanein tuwuh, akheya manut ring hutang sang kurawipag

၈. ဗုဒ္ဓ ၅ ပိဋသီလံမဂ္ဂဇာတ်ဇာတ်ဆရာတို့ကလေးပါ

ca. Prajuru miteketang mangda barang-barang karampag digelis

သစ်ကျပ်၊ ပပ်စွဲ ဖာရုရှပ် ဂရိတ် ပပ် ဆရာတော်။

katehus, masengker awuku ring atahma pacang kudol

៣. ការផ្គត់ផ្គង់ស្រូវស្រែសម្រាប់ប្រជាជនក្នុងតំបន់ស្រូវស្រែ

re. Tan ngaminin saluwir barang sane patut inggilang mauit agama.

បិតា បង្គំ បញ្ចូលទឹកដំណេង។

mawah mademang pangupa jiwa sang karampag

ප්‍රකාශන. ෧෧.

Figure 6.3

ឆ្លើយ: ប្រៀបធៀបនឹងការបង្កើតការងារក្នុងវិស័យផ្សេងៗទៀត។

11) Prade sang paxang karampag ngwara (ngalangin) pamargi inucap

114

ASTAMAS SARGAH

NGUWAH-NGUWUHN AWIG-AWIG

Previous 64

(1) Nguwahi-nguwuhin awig-awig Desa Pakraman puniki kamargiang antuk
၁၅၀၇၆၈.

paruman desa

(2) Pakraman mucep mangda kadiasarin antuk pakarsan krama Desa Pakraman
ယဉ်ကျေးမှု နှင့် ဗိမာန် အဆောက်အအုံများ ပြုပြင်ဆင်နွှဲမှု၊
yadastun kamedalangi antuk prajuru sinunggal wadin samangan.

yadiastun kamedalang antu, prajuru simunggal wiadin simarengan

(3) Awig-awig puniki kamargiang ngzawat kainingkupin (karareman)

Page 65

(1) Sakaluring sanc wenten saderengnya patut kanutang ring sadaging awig-
ꦱꦏꦭꦸꦫꦶꦁ꧀ꦱꦤ꧀ꦕꦺꦴꦩꦠꦺꦤ꧀ꦱꦢꦺꦫꦺꦁꦤ꧀ꦲꦥꦠꦸꦛꦏꦤꦸꦛꦂꦒꦶꦁꦱꦢꦒꦶꦁꦮꦶꦁ-

using panicle

សីតិសី

III

១. បង្គំសូមស្នើសុំឲ្យមានការពិនិត្យ និង អនុម័ត ច្បាប់ស្តីពី

(2) Sakaluring sane durung kawas sajeroning awig-awig puniki patut

សម្រាប់ការងារសាងសង់បណ្ណាល័យស្តីពីការងារ

kamargiang manut tata cara sampun ketah memargi kadulurin antuk

បញ្ចប់ការងារ។

pararem-pararem

ឯកសារយោង

NAWAMAS SARGAH

បឋម

SAMAPTA

បញ្ចប់សិរីសួគ៌

Pawos 66

សី. បង្គំសូមស្នើសុំឲ្យមានការពិនិត្យ និង អនុម័ត ច្បាប់ស្តីពី

(1) Awig-awig puniki kawasatanin Awig-awig Desa Pakraman Ambengan.

១. បង្គំសូមស្នើសុំឲ្យមានការពិនិត្យ និង អនុម័ត ច្បាប់ស្តីពី

(2) Awig-awig puniki kamargiang kasungkemin ring paruman

បញ្ចប់សិរីសួគ៌

Pawos 67

សី. បង្គំសូមស្នើសុំឲ្យមានការពិនិត្យ និង អនុម័ត ច្បាប់ស្តីពី

(1) Sakaluir sane wentun sajeroning patut kamalang ring sadagang awig-

បង្គំសូមស្នើសុំឲ្យមានការពិនិត្យ និង អនុម័ត ច្បាប់ស្តីពី

awig puniki

[illegible]

(2) Sakaluring same durung kabaos sajeroning awig-awig punika patut
 saéngé manggihan ane babalan panyungsi saéngé manggihan panyungsi.

လမ်းကွဲ ဟန့်တူလမ်းကွဲ ဟန့်တူလမ်းကွဲ ဟန့်တူလမ်းကွဲ

kamargiang menurut tata cara sanc sampun ketah mamargi kadulurin untuk

မကဗုဏ္ဍိ။

pharmacin.

ප්‍රකාශිතය,

Pavos 68

၈. ဒေသီတုတိကဒ္ဒနိမိကမ္ပန္တဝိသ္ဗိတကုဗ္ဗဗျဟိတဗွေပဏနိရ

(1) Aswig-awig puniki kasungkemin ring paruman duk rahina purnama susih

ဓမ္မစာအုပ်များ၊ နာမည်များ၊ ပရိယတ္တိများ၊ လုံခြုံရေးနှင့် ပတ်သက်သည့်

kepat icaka, warsu 1928 maselu tanggal 7 Oktober 2006 ring Bale Agung

ရမလေပညာမရှိမိမိကလို့.

Desa Pakraman Ambengan.

၅. ဒေသတို့၏အကျိုးအမြတ်အစွမ်းအားကိုအသုံးပြုရန်အတွက်

(2) Awig-awig punika kalinggulangurin antuk Kelian Desa Pakraman,

ဇနပုဂ္ဂိုလ်တို့၏အားကိုးမှု၊ ဂုဏ်သိက္ခာနှင့် အကျိုးရှိစွမ်းရည်

kesarengin Klian-klian Banjar/tempek saha kasaksiang antuk Klian-klian

ကျွန်ုပ်တို့၏ နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် အကယ်၍

Banjar Dinas miwah Perbekel sawidangan Desa Pakraman Ambengan.

သယံဇာတများကို ဖြည့်စွပ်ပေးရန် ကုန်သွယ်ခြင်း

saha kamukuh untuk Bupati Buleleng.

စာနိပါတ်

၁၁၃

၈. ဗျူဟာသိက္ခာစာတော် :

(3) Luir sang ngalingga langganin

၉. ဗျူဟာသိက္ခာစာတော် :

၁. Kelian Desa Pakraman Ambengan,



Handwritten signature of the official.

၁၀. ဗျူဟာသိက္ခာစာတော် :

I WAYAN TEREN, SH

၁၁. ဗျူဟာသိက္ခာစာတော် :

၁၂. ဗျူဟာသိက္ခာစာတော် :

၂. Kelian Banjar Pakraman Ambengan, ၃. Kelian Banjar Pakraman Pebantenan,

Handwritten signature of I Made Sudiarta.

၁၃. ဗျူဟာသိက္ခာစာတော် :

I MADE SUDIARTA

Handwritten signature of Made Tirta.

၁၄. ဗျူဟာသိက္ခာစာတော် :

MADE TIRTA

၁၅. ဗျူဟာသိက္ခာစာတော် :

၁၆. ဗျူဟာသိက္ခာစာတော် :

၄. Kelian Banjar Pakraman Bukit Batu, ၅. Kelian Banjar Pakraman Jembong,

Handwritten signature of Ketut Nadi.

KETUT NADI

Handwritten signature of Ketut Wija.

KETUT WIJA

၂၈၆၆

၁၁၄

၆. မိမိတို့၏ အမည်အတိုင်း

၇. မိမိတို့၏ အမည်အတိုင်း

6. Klian Banjar Dinas Ambengan

7. Klian Banjar Dinas Bekt Batu



၁၇၈၈ နှစ်အတွက်

MADE SUDIARTA

၁၇၈၈ နှစ်အတွက်

KETUT NADI

၈. မိမိတို့၏ အမည်အတိုင်း

၉. မိမိတို့၏ အမည်အတိုင်း

8. Klian Banjar Dinas Pebantenan

9. Klian Banjar Dinas Jembong



၁၇၈၈ နှစ်အတွက်

MADE TIRTA



၁၇၈၈ နှစ်အတွက်

KETUT WIJA

၁၀. အမည်အတိုင်း

၁၁. မိမိတို့၏ အမည်အတိုင်း

10. Camat Sukasada

11. Kepala Desa Ambengan



၁၇၈၈ နှစ်အတွက်

DRS. KETUT SUSILA



၁၇၈၈ နှစ်အတွက်

NDR SUDAHARI

၁၇၈၈ နှစ်အတွက်

NIP. 010.133.500

၁၀၀၀၀၀၀၀

115

ပြည်ထောင်စု အဖွဲ့အစည်းများ

Mengetahui dan telah dicatatkan

ရက်စွဲ၊ ရက်စွဲရက်စွဲ :


Reg. Nomor

ရက်စွဲ :

Tanggal

သုတေသနရပ်.

BUPATI BULELENG



ရက်စွဲရက်စွဲ ပြည်ထောင်စု အဖွဲ့အစည်းများ

DRS. PUTU BAGIADA, MM

ဥပဿန္တဝိဂ္ဂဟိတိ၊ ခိ၊ မိမိ၊

Lepihan Awig-awig I (siki)

ဥပဿန္တဝိဂ္ဂဟိတိ၊ ခိ၊ မိမိ၊

NGENININ INDIK PESENGAN PARA HULU DESA

၁။ ရတနာပရိသေ၊ ရတနာပရိသေ၊

၁။ Nyoman Dana (Jero Nyarikan)

၂။ စံတုဏ္ဍိ ခိ၊ မိမိ၊ ရတနာပရိသေ၊

၂။ Ketut Tjerita (Jero Mangku Kebayan)

၃။ စံတုဏ္ဍိ မုဏ္ဍ၊ ရတနာပရိသေ၊

၃။ Ketut Suka (Jero Mangku Dalem)

၄။ ပရိသေမိမိ၊ မိမိ၊ ရတနာပရိသေ၊

၄။ Made Singgih Artana (Jero Mangku Pasek)

၅။ စံတုဏ္ဍိ ပရိသေ၊ ရတနာပရိသေ၊ မုဏ္ဍ၊

၅။ Ketut Pasek (Jero Mangku Paseh / Subak)

၆။ ဧယန္တဝိဂ္ဂဟိတိ၊ ရတနာပရိသေ၊

၆။ Wayan Tarik (Jero Sedahan)

၇။ စံတုဏ္ဍိ ခိ၊ မိမိ၊ ရတနာပရိသေ၊

၇။ Ketut Rapa (Jero Nyarikan Gong)

ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ်

Lepihan Awig-awig 2 (kalih)

ပြည်သူ့အဖွဲ့အစည်း

PRAJURU DESA PAKRAMAN AMBENGAN

ဗဟိုဌာနချုပ် : ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ်

Kelisan Desa : 1 Wayan Teren, SH

ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ် : ဗဟိုဌာနချုပ်

Sekretaris / Penyarikan : 1. Wayan Rindu

ဗဟိုဌာနချုပ်

2. Putu Janji

ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ် : ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ်

Hendahara / Patengen : 1. Putu Singaraja, S.Pd

ဗဟိုဌာနချုပ်

2. Wayan Puger

ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ် :

Pangliman / Wakil Kelian :

ဗဟိုဌာနချုပ်၊ ဗဟိုဌာနချုပ် : ဗဟိုဌာနချုပ်

1. Baga / Bidang Pawongan : Wayan Tandur

ဗဟိုဌာနချုပ် : ဗဟိုဌာနချုပ်

Anggota : 1. Gede Sadia

ဗဟိုဌာနချုပ်

2. Gede Supatra

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

3. Para Kelian Banjar Pakraman

၉. ပဏ္ဍိတလောကဝိသုဒ္ဓိ

4. Para Kelian Tempekan

၉. လူ၊ နိမိတ်ပစ္စည်း

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

II. Baga / Bidang Palemahan

၈. Made Sudarta

အရဟံ

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

Anggota

၈. Made Nyiriyasa, S Sos

၉. ပဏ္ဍိတလောကဝိသုဒ္ဓိ

2. Made Suwetha, SH

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

3. Putu Gedong

၉. ပဏ္ဍိတလောကဝိသုဒ္ဓိ

4. Nengah Kerinuk

၈. လူ၊ နိမိတ်ပစ္စည်း

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

III. Baga / Bidang Parhyangan

Putu Sedana, S Pd

အရဟံ

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

Anggota

Para Hulu

နိမိတ်ပစ္စည်း

Kelian Banjar Pakraman

၈. အရဟံ

၈. ပဏ္ဍိတလောကဝိသုဒ္ဓိ

ha. Ambengan

၈. Made Sudarta

၁. ကုမ္ပဏီ	၁. ကုမ္ပဏီ
na. Bukit Batu	၁. ကုမ္ပဏီ
၂. ကုမ္ပဏီ	၁. ကုမ္ပဏီ
ca. Jembong	၁. ကုမ္ပဏီ
၃. ပဏ္ဍိတ	၁. ကုမ္ပဏီ
ra. Pebantenan	၁. ကုမ္ပဏီ
နီလိယာရုံရုပ်ပုံ	၁. ကုမ္ပဏီ
<u>Kelian Tempelan</u>	၁. ကုမ္ပဏီ
၁. ကုမ္ပဏီ	၁. ကုမ္ပဏီ
ha. Ambengan I	၁. ကုမ္ပဏီ
၂. ကုမ္ပဏီ	၁. ကုမ္ပဏီ
na. Ambengan II	၁. ကုမ္ပဏီ
၃. ကုမ္ပဏီ	၁. ကုမ္ပဏီ
ca. Bukit Batu I	၁. ကုမ္ပဏီ
၄. ကုမ္ပဏီ	၁. ကုမ္ပဏီ
ra. Bukit Batu II	၁. ကုမ္ပဏီ
၅. ကုမ္ပဏီ	၁. ကုမ္ပဏီ
ka. Jembong	၁. ကုမ္ပဏီ
၆. ပဏ္ဍိတ	၁. ကုမ္ပဏီ
da. Pebantenan I	၁. ကုမ္ပဏီ
၇. ပဏ္ဍိတ	၁. ကုမ္ပဏီ
ta. Pebantenan II	၁. ကုမ္ပဏီ

မ. ဟံသာဝတီ	၂. ဟံသာဝတီ
sa Alas Ambengan	Wayan Kumar
စ. ရတနာပုံ	
wa Tempekan Istri	
၁. ဟံသာဝတီ	၁. ဟံသာဝတီ
၂. Ambengan	၁. Wayan Bajra
	၂. ဟံသာဝတီ
	၂. Gede Tastra
၃. ပီတိသတ္တဝါ	၃. ဟံသာဝတီ
၄. Pebantenan lan Jembong	Gede Sukrada
၅. ဟံသာဝတီ	၄. ရတနာပုံ
၆. Bukit Balu	Nyoman Sri
ဇ. ဟံသာဝတီ	၅. ဟံသာဝတီ
lu Sekan Gong	Gede Rinda
၇. ဟံသာဝတီ	၆. ရတနာပုံ
Wakil Tempekan	Nyoman Karsa
ဈ. ဟံသာဝတီ	၇. ဟံသာဝတီ
ma Pecalang	Ketut Alitra
၈. ဟံသာဝတီ	၈. ဟံသာဝတီ
Wakil Tempekan	Nengah Sucitra
ဏ. ဟံသာဝတီ	၉. ဟံသာဝတီ
ga Dharma Gita	Putu Jirwita, SE

පරිපාලන
PENYACAH



အသိကြွေကြွေ
AWIG-AWIG

ရွာကျေးရွာအုပ်စု
DESA PAKRAMAN AMBENGAN



ရွာအုပ်စု
DESA AMBENGAN
ကျေးရွာအုပ်စု
KECAMATAN SUKASADA
နယ်မြေ
KABUPATEN BULELENG

PENYACAH AWIG-AWIG DESA PAKRAMAN AMBENGAN

Pawos 4

- Ayat (1) sampun tinglas
Ayat (2) tinglas

Pawos 5

- Ayat (1) Sane sinanggih pipil cacakan krame desa antuk rontal, sane kegamel oleh jero nyarikan (hulu) desa akeh ipun.
Ayat (2) Uger-uger sane kedadosang Pisarat krame tamiu dados krama sampingan inggih, punika :

1. Preside nyukserahang surat pindah saking Kelian Desa Pakraman wit ipun
2. Surat kelakuan baik saking Klian Desa Pakraman/saking sang wenang selami dados krama desa
3. Mekarya surat sane nyinahang kesanggupan pacang nginutin awig-awig lan perarem Desa Pakraman Ambengan
4. Naur penanjung batu apisan ageng ipun manut perarem
5. Mekarya surat pinunas (permohonan) dados krama sampingan
6. Nyukserahang foto kopi KTP lan KK (Kartu Keluarga)

Ayat (5 ha) Pemirak ayahan ageng ipun Rp. 25.000 (dua puluh lima ribu rupiah) lanang sareng istri, ketaur ring paruman desa tutup buku nyabran 6 sasih seusan piodalan Kuningan.

Ayat (5 na) Pemirak karang ageng ipun Rp. 10.000 (sepuluh ribu rupiah) nyabran a warsa, tur ketaur ring sasih kesanga sedurung pecaruan penyepian.

Ayat (6) Tinglas

Pawos 6 Ayat (1) Tinglas

Ayat (2 ha) Krame sane wawu tedun mekrama desa kapatutang nawur linggih akeh ipun Rp. 5.000 (lima ribu rupiah) ketaur ring galahe matur piuning ring dina Redite Langkir utawi dina pengawit piodalan pengejot Kuningan ring Pura Desa semeng.

- Pawos 53 Ayat (1) Tinglas
- Ayat (2) Manailon ring dusta kedanda Rp. 100.000 (Seratus ribu rupiah) patch sekadi danda mamaling, memaling barang sinanggeh suci dedandan ipun 2 kali lipat memaling barang tiosan
- Ayat (3) Ngerereh reramon nenten mesadok ring sang nuwenang kedanda sekadi maling Rp. 100.000)
- Ayat (4) Tinglas
- Ayat (5) Tinglas

- Pawos 54 Ayat (1) Tinglas
- Ayat (2) Tinglas
- Ayat (3) Tinglas
- Ayat (4) Tinglas

- Pawos 55 Ayat (1) Tinglas
- Ayat (2) Ngelahlah tanah padruwen desa sane munggah ring pawos 55 (ayat 1) dedandan ipun Rp. 100.000,- (seratus ribu rupiah) tur ngewaliang yening genah suci kedulurin upakara.

- Pawos 56 Ayat (1) Tinglas
- Ayat (2) Tinglas
- Ayat (3) Tinglas
- Ayat (4) Dedandan krama sane ngerubuin wewangunan krama tios wantah ngewaliang prebeya lan prebeya upacara.
- Ayat (5) Tinglas

- Pawos 57 Ayat (1) Tinglas
- Ayat (2) Tinglas
- Ayat (3) Tinglas
- Ayat (4) Dedandan ngangon ring setra, genah suci, tegal krama tiosan akeh ipun Rp. 10.000,- (sepuluh ribu rupiah) tur ngewaliang barang sane rusak saha prebeya upacara
- Ayat (5) Tinglas
- Ayat (6) Dedandan meburu paksi, kidang, sejawaning keanggen yadnya druca desa, nuba utawi nytrum ulam ring tukad, pangkung, carik ring wewidangan Desa Pakraman Ambengan akeh ipun Rp. 100.000,- (seratus ribu rupiah)
- Ayat (7) Tinglas

Ayat (6) Yan prade desa ngemargiang pecaruan penangluk merana (tilem keenem) riag soang-soang pamesuan krama mangda mekarya lapan ngaruntutin pecaruan desa, masarana banten canang ajengan lan segehan putih kuning katur ring Sang Hwang Catur Loka Pala Sraya

- Pawos 38 Ayat (1) Tinglas
 Ayat (2) Tinglas
 Ayat (3) Tinglas
 Ayat (4) Dedandan mamurug kecaping awig indik peberatan penyepian akeh ipun Rp. 5.000,- (lima ribu rupiah) sakewanten kautamayang pembinaan
 Ayat (5) Tinglas
 Ayat (6) Tinglas
- Pawos 39 Ayat (1) Tinglas
 Ayat (2) Tinglas
 Ayat (3) Tinglas
 Ayat (4) Tinglas
- Pawos 40 Ayat (1) Tinglas
 Ayat (2) Tinglas
- Pawos 41 Ayat (1) Tinglas
 Ayat (2) Tinglas
 Ayat (3) Tinglas
 Ayat (4) Tinglas
 Ayat (5) Tinglas
- Pawos 42 Ayat (1) Tinglas
 Ayat (2) Tinglas
 Ayat (3) Tinglas
 Ayat (4) Tinglas
- Pawos 43 Ayat (1) Tinglas
 Ayat (2) Tinglas
- Pawos 44 Ayat (1) Tinglas
 Ayat (2) Tinglas
 Ayat (3) Tinglas

- Pasal 26 Ayat (1) Tinglas
- Ayat (2) Pemangku kawusanang sangkaning nilar sesana keni danda Rp. 10.000 (sepuluh ribu rupiah) saha ngewaliang prebea pawintenana pecak
- Pasal 27 Ayat (1) Tinglas
- Ayat (2) Busana sane patut rikala ngeranjing ring pura :
 ha, Lanang
- Destar agelung panji, watus anyari saking alis
 - Kuwaca putih tangan bawak
 - Kamen telung nyari saking matan batis
 - Saput telung nyari saking tanggung kamen
- na, Istri
- Rambut megonjer/metagelan
 - Baju putih tangan panjang (kain mangda tan langah pisan)
 - Kamen telung nyari saking matan batis
 - Ngangge senteng
- ca. Para Hulu/Pemangku
- Kuwaca putih tangan panjang
 - Destar putih agelung sangka
 - Muncuk destar marep tuwun
 - Kamen putih, saput putih lanang istri
- Ayat (3) Tinglas
- Ayat (4) Dedandan mamurug kecaping awig-awig pawos 27 ayat (1), ayat (2) lan (3) skehipun Rp. 5.000 (lima ribu rupiah), sane tan kalugra ngeranjing ke pura
- Pawos 28 Ayat (1) Kerawuhan ring pura tur nenten wyakti utawi patikacuh kengin kegingsiran olih pecalang/prajuru mangda trepi pemargin upacaraane.
- Ayat (2) Tinglas
- Pasal 29 Ayat (1) Tinglas
- Ayat (2) Tinglas
- Pasal 30 Ayat (1) Tinglas
- Ayat (2) Tinglas

Pawos 17 Ayat (1) Tinglas

Ayat (2 ca) Dedosan paruman/sangkepan tur sane lianan sekadi ring sor :

- Sangkepan Rp. 500 (lima ratus rupiah)
- Paruman ring dura pura kahyangan tiga Rp. 1.000 (seribu rupiah)
- Mekarya ring kahyangan tiga Rp. 500 (lima ratus rupiah)
- Meboros Rp. 5.000 (lima ribu rupiah)
- Paruman nyanggra Gura Wisesa Rp. 2.500 (dua ribu lima ratus rupiah) ten sangkaning pituduh prajura desa
- Mundut pretima Rp. 5.000 (lima ribu rupiah)

Ayat (2 ca) Dedandan bea pecamil sangkaning mesuara gora utawi hivuta rikala sangkepan akeh ipun Rp. 10.000 (sepuluh ribu rupiah), ketaur ring sangkepan a sasih pacang rauh

Pawos 18 Ayat (1) Tinglas

Ayat (2) Tinglas

Pawos 19 Ayat (1) Tinglas

Ayat (2) Tinglas

Ayat (3) Tinglas

Pawos 20 Ayat (1) Tinglas

Ayat (2) Tinglas

Pawos 21 Ayat (1) Tinglas

Ayat (2) Tinglas

Ayat (3) Tinglas

Ayat (4) Tinglas

Ayat (5) Tinglas

Pawos 22 Tinglas

Pawos 23 Ayat (1) Tinglas

Ayat (2) Tinglas

Ayat (3) Tinglas

Ayat (4) Tinglas

Ayat (5) Tinglas

Ayat (6) Tinglas

Ayat (2 na) Krame desa sane wawu tedun lan kedadosang memirak
ayahane sumangdene krama anyar punika uning ring pula-pali
pamargin adat lan agama ring sajeroning Desa Pakraman
Ambengan.

Pawos 7

- Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3) Tinglas
Ayat (4) Pakeling krama sane lempas ring daging awig-awig lan
pemutus perarem desa ngarep kamargiang oleh Kelian Desa
Pakraman jantos ping tiga antuk surat.
Ayat (5) Sane sinanggeh kerta desa inggih punika pangelingsir desa
sane mawit saking kelian-kelian dadia lan wakil dadia,
sesepuh adat lan agama tur wenang kebaktinin saluir
kaputusan bawosipun.
Ayat (6) Tinglas

Pawos 8

- Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3 ha) Penanjung batu krama tamiu sane MEGAME HINDU
agengipun 5 (lima) kwintal beras saha dados ketaur antuk
jinah, apisan sesampun katerima dados krama tamiu
Ayat (3 na) Ageng urunan pemrayascita krama tamiu inggih punika
Rp. 10.000 (Sepuluh ribu rupiah) nyabran a warsa, ketaur ring
sasih kawulu (bulan Februari)
Ayat (4 ha) Penanjung batu krama tamiu TIOS RING MEGAMA
HINDU, agengipun Rp. 25.000.000,- (Dua puluh lima juta
rupiah), sakewanten yening investor sane ngewangun hotel tur
sane lianan (sejenisna) wantah naur Rp. 2.000.000 (dua juta
rupiah).
Ayat (4 na) Krama tamiu TIOS AGAMA HINDU naur urunan
pemrayascita nyabran a warsa ring sasih kawulu (bulan
Februari) agengipun Rp. 10.000 (sepuluh ribu rupiah).

- Pawos 9 Ayat (1) Prade wusn mekrama desa sangkaning pinunas ngeraga patut
kasinahang antuk surat

Ayat (2) Tinglas

Pawos 10 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	na. Parikrama pamilihan ngadegang kelian desa lan kelian banjar pakraman inggih punika sekadi ring sor : na. Kerta desa mekarya panitia pemilihan na. Pemilihan keutsahayang mangda mejalaran antuk musyawarah mufakat ca. Yan prade nenten mersidayang antuk musyawarah mufakat pamilihan kemargiang nganggen kartu utawi kertas pemilihan saha kecatet dumun krama sane nyarengin pamilihan ra. Pamargin pamilihan kelaksanayang olih panitia pemilihan tur kamargiang ring sajeroning paruman desa/banjar ka. Sane ngamolihang suara pinih akeh ipun dados kelian desa utawi kelian banjar. da. Pamilihan kemargiang wantah apisan.
Ayat (4)	Tinglas
Pawos 11 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Pawos 12 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 13	Tinglas
Pawos 14 Ayat (1 ca)	Prajuru kagentosin sangkaning pinunas ngeraga, kacihnayang antuk surat sane kekaryanin olih sang mapinunas
Ayat (2)	Tinglas
Pawos 15 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 16 Ayat (1)	Tinglas
Ayat (2)	Dedandan <u>nepak kulkul</u> Rp. 50.000,- (lima puluh ribu rupiah) ten sangkaning pituduh prajuru desa
Ayat (3)	Dedandan kulkul banjar sane <u>nyawurin tetengeran kulkul desa</u> ageng ipun Rp. 25.000 (dua puluh lima ribu rupiah)

Ayat (7) Pebratan yasa kerti nyanggra piodalan/patiratan Ida Batara ring kahyangan tiga :

ha. Dewa Yadnya, dados kamargiang sekadi patut

na. Manusa Yadnya, dados kamargiang sakewanten nunas tirta ring kahyangan tiga mangda sadurung menek ambu. Yening indik maotonan doning gong desa sampun nyejer ring pura, mangda ledang sang madruwe upacara wantah nunas tirta asuan duwe kemanten.

ca. Pitra Yadnya, tan dados kamargiang ngawit munggah/menek ambu jantos melayagin, melayagin kalaksanayang tigang rahina sawusan pengelebar piodalan

ra. Rsi Yadnya, nenten dados kamargiang

ka. Buta Yadnya, nenten dados kamargiang ngawit saking menek ambu jantos melayagin.

Ayat (8) - Upacara pangaci kanista wantah marupa pakeling cemanten malarapan sarana banten pejati lan canang ajengan

- Upacara madia, inggih punika upacara piodalan sane kamargiang arahina lan awengi, malarapan antuk sarana banten mapula gembal saha reruntutan ipun

- Upacara Utama, upacara sane kemargiang antuk sarana upacara mapula gembal, karuntutan antuk sasolahan pingit (tari sakral) makadi rejang dewa, igel teruna, igel desa lan metandak.

Ayat (9) Tinglas

Ayat (10) Tinglas

Ayat (11) Tinglas

Ayat (12) Tinglas

Pasal 24 Ayat (1) Tinglas

Ayat (2) Tinglas

Ayat (3) Tinglas

Ayat (4) na. Wantuan prebea ring pemangku lina akeh ipun 5 (lima) kwintal beras, dados antuk jinah

Ayat (5) Tinglas

Pasal 25 Ayat (1) Tinglas

Pasal 31 Ayat (1) Tinglas
Ayat (2) Tinglas

Pasal 32 Ayat (1) Tinglas
Ayat (2) Tinglas

Ayat (3) - Sane kasinangeh gotongan, gebogan urip panca wara lan sapta wara 14 (empat belas)
- Semut sedulur, inggih punika gebogan urip panca wara lan sapta wara 13 (telulas)
- Apit bambang, inggih punika urip 12 (roras) keapit antuk urip 14 (empat belas) lan (13) telulas
- Gagak Kausungan, yan sukla paksa pinanggal 4, 6, 8, 15 muwang tilem lan purnama (Lontar Swamandala)
- Yan tanggal ping 9 (sia) apisan ika ngaran tanggal nyungsung pati (Eka Jala Rsi)
- Sane sinangeh was penganten, redite was lan Saniscara was tan dados mendem sawa.

Pawos 33 Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3) Tinglas
Ayat (4) Tinglas
Ayat (5) Tinglas

Pawos 34 Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3) Tinglas

Pawos 35 Ayat (1) Tinglas
Ayat (2) Tinglas

Pawos 36 Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3) Tinglas

Pawos 37 Ayat (1) Tinglas
Ayat (2) Tinglas
Ayat (3) Tinglas
Ayat (4) Tinglas

Pawos 45 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Ayat (5)	Tinglas
Ayat (6)	Tinglas
Pawos 46 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Ayat (5)	Tinglas
Pawos 47 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 48 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 49 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 50 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Pawos 51 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 52 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Ayat (5)	Dedandan <u>bea pecamil ring krama sios</u> Rp. 10.000 (sepuluh ribu rupiah)

Pawos 58 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 59 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 60 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 61 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Ayat (4)	Tinglas
Ayat (5)	Tinglas
Pawos 62 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 63 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 64 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas
Pawos 65 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 66 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 67 Ayat (1)	Tinglas
Ayat (2)	Tinglas
Pawos 68 Ayat (1)	Tinglas
Ayat (2)	Tinglas
Ayat (3)	Tinglas